

# မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က တည်ထောင်သည်။ Established in 1914  
Myanma Alinn Daily

## ဒုက္ခခံသိမ်းလွတ်မြောက်

ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခံသိမ်းလွတ်မြောက်၏။  
ခုဒ္ဒကနိကာယ် (ဓမ္မပဒ-၁၉၂)

၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်

၂၀၁၆ ခုနှစ်၊ မေ ၂၇ ရက်၊ သောကြာနေ့

အတွဲ (၅၅)၊ အမှတ် (၂၃၅)

## မြန်မာနိုင်ငံ ကုန်သွယ်မှုသတင်းအချက်အလက်များ ဘဏ္ဍာတိုက် ဝက်ဘ်ဆိုက် တရားဝင်စတင်ထုတ်လွှင့်

သတင်း၊ စာမျက်နှာ-၃

## ကျန်ရှိနေသည့်အငှားအိမ်ရာ အခန်း ၄၀၀ ကျော် မေ ၃၀ရက်တွင် အငှားချပေးမည်



### အောင်ရဲသွင်

မန္တလေး မေ ၂၆

မန္တလေး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက် ၌ ယာယီတဲများဆောက်လုပ်နေထိုင်၍ ကာယလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အငှားအိမ်ရာများ တည်ဆောက်ပေးခဲ့ရာ ကျန်ရှိနေသည့် အငှားအိမ်ရာတိုက်ခန်း ၄၀၀ ကျော်ကို မေ ၃၀ ရက်တွင် မဲစနစ်ဖြင့် ထပ်မံအငှားချထားပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကမ်းနားလမ်းတစ်လျှောက် ၁၄ လမ်းမှ ၂၁ လမ်းအထိ တာဝန်ယူတည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ၁၁၈၀ ခန်းကို မတ် ၇ ရက်တွင် မဲစနစ်ဖြင့် အခန်းနေရာများအငှားချထားပေးခဲ့ပြီး ယခုကျန်ရှိနေသည့် အခန်း ၄၀၀ ကျော်ကို ဒုတိယအသုတ်အနေဖြင့် ထပ်မံအငှားချထားပေးခြင်း ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရပ်ထဲမှအသုတ်က မဲနှိုက်အခန်းချထားပေးပြီး လာရောက်မဆက်သွယ်တဲ့ စာမျက်နှာ ၅ ကော်လံ ၅ ❖

ယာယီတဲ ဆောက်လုပ်နေထိုင်ကြသူများ အငှားအိမ်ရာ လာရောက်လျှောက်ထားစဉ်

## ဆွစ်အထောက်အပံ့ သက်မွေးသင်တန်းကျောင်း ၂၀၁၇ ခုနှစ် အပြီးတည်ဆောက်ရန် လျာထားဆောင်ရွက်

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် မေ ၂၆

မြန်မာနိုင်ငံ ၌ လူငယ်ကျွမ်းကျင်လုပ်သားပညာရှင်များမွေးထုတ်ရန် ဆွစ်ဇာလန်နိုင်ငံ အထောက်အပံ့ဖြင့် သက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (CVT-Center for Vocational Training)ကို အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ လာမည့် ၂၀၁၇ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားဆောင်ရွက်နေကြောင်း ယင်းသက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်ုပ်တို့ ဒီသင်တန်းကျောင်းကြီး ပြီးစီးသွားရင် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။”

စာမျက်နှာ ၁၄ ကော်လံ ၁ ●



### သဒ္ဓါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်

# နောက်ထပ်မဖြစ်သင့်တော့ပါ

အနောက်တောင်မှတ်သုံးလေ့ရှိသော မြစ်ဝကျွန်းပေါ်ဒေသသို့ လွန်ခဲ့သည့် ၂၄ နာရီအတွင်းဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလပေဒဏ်းဦးစီးဌာနမှ မေ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။ ထိုရက်များအတွင်း ရန်ကုန်မြို့တွင် မိုးရွာသွန်းခဲ့ရာ အပူလွန်နေ့ရက်များအတွက် သက်သာရာရခဲ့သော်လည်း သတင်းဆိုးတစ်ပုဒ်က အန္တရာယ်အချက်ပေးခေါင်းလောင်းသံသယထိတ်လန့်တကြားထွက်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့လယ် ဝိုင်းချုပ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသည့် လူငယ်တစ်ဦး ရေဝပ်နေသည့် ရေအိုင်ထဲသို့ ဆင်းမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ရသည့် ဖြစ်ရပ်က မိုးဦးလေဦးကာလ ပထမဆုံးမိုးရက်အတွင်းမှာပင် ကဆုန်မိုးမောင်ကျခဲ့ခြင်းဟုဆိုသည့်တိုင် တာဝန်မကင်းမှုများလည်း ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။ မိုးရွာတိုင်း လမ်းများပေါ် ရေဝပ်ရေအိုင်များ၊ အန္တရာယ်မကင်းသောပုံစံဖြင့် ဓာတ်ကြိုးများ သွယ်တန်းတပ်ဆင်မှုတို့ကြောင့် လူတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ရာ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိရတော့မည်ဖြစ်သည်။

မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုက ရန်ကုန်မြို့၌ နှစ်စဉ် ကြုံတွေ့နေကျ ပြဿနာတစ်ခုသဖွယ် ဖြစ်နေသည်မှာ ဆယ်စုနှစ်များချိန်ကြာခဲ့ပြီဖြစ်သည်။ ရေကြီးရေလျှံမှု အများဆုံးဖြစ်ပွားသည့် မြို့နယ်များတွင် ရေစီးရေလာကောင်းရေး လုပ်ငန်းအဝင်အတွက် ဘဏ္ဍာငွေသန်းပေါင်း ထောင်နှင့်ချီကာ သုံးစွဲပြီး ကုစားခဲ့သည့်တိုင်အောင် ကျေနပ်ဖွယ်အခြေထွက်မလာခဲ့။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေနုတ်မြောင်းများပိတ်ဆို့ခြင်း၊ ရန်ကုန်မြစ်ကြမ်းပြင် မြင့်တက်လာခြင်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ရေနုတ်မြောင်းစနစ်များ ပျက်စီးခြင်းစသည်ဖြင့် အမျိုးမျိုးသော အကြောင်းများကို ဘီလီယံနှင့်ချီ၍ ကုန်ကျသော ရေစီးရေလာကောင်းရေး လုပ်ငန်းဆောင်ရွက်ချက်များက ကောင်းစွာမကျော်လွှားနိုင်ခဲ့။ မိုးရာသီရေကြီးရေလျှံမှုများအတွင်း ပြည်သူများ အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်စဉ်များ ယခင်ကဖြစ်ခဲ့ဖူးသည်များကို ပြန်လည်အမှတ်ရသင့်သည်။

မေ ၂၄ ရက်က ဓာတ်လိုက်လူသေဆုံးမှုဖြစ်ပွားခဲ့သည့် နေရာသည် ရန်ကုန်မြို့လယ်၊ ရန်ကုန်ဘူတာကြီး၊ ရုပ်ရှင်ရုံများ စသည်ဖြင့် လူအများအပြားသွားလာသည့် အထင်ကရနေရာတစ်ခုဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်များ၊ အဆောက်အအုံကြီးများဝန်းရံနေသည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါနေရာတွင် အန္တရာယ်ကြီးမား မြင့်ရုံဖြင့်ပင် သိနိုင်သောပုံစံဖြင့် လျှပ်စစ်ဓာတ်ကြိုးများကို သွယ်တန်းထားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့၏ လျှပ်စစ်တပ်ဆင်မှု ရှုပ်ထွေးသည့်အပိုင်းများကို စက်မှု(၁) လက်အောက်၌ရှိသည့် EI (လျှပ်စစ်စစ်ဆေးသူ)က တာဝန်ယူရကြောင်း၊ မိမိတို့တပ်ဆင်ပြီးသည့်နှင့် ၎င်းတို့က လာစစ်ဆေးနေရာမှာဖြစ်ကြောင်း စသည်ဖြင့် The Voice သတင်းစာ၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့ကြောင်း ဖတ်ရှုရသည်။

မည်သို့ပင်ဖြစ်စေ ရန်ကုန်မြို့တော်ကြီး၏ အလယ်တွင် လူတစ်ဦး ရေအိုင်တစ်ခုကို ဖြတ်သန်းရာမှ ဓာတ်လိုက်၍သေဆုံးခဲ့ရပြီ။ မှတ်သုံးရာသီက ပြီးခဲ့သည့်သုံးရက်ခန့်ကမှ စခဲ့သည်။ နောက်ထပ် မိုးများရွာဦးမည်။ နောက်ထပ် ကဆုန်မိုးမောင်ကျမှုများ ထပ်မံမဖြစ်သင့်ပါပြီ။ ။



**လမ်း/တံတား**  
**ရေမြောင်းများအား**  
**တည်ဆောက်ပြုပြင်**  
ဦးကုန်း မေ ၂၆  
ပဲခူးတိုင်းဒေသကြီး ဦးကုန်းမြို့ တိုင်းစည်ပင်သာယာခွင့်ပြုရန်ပုံငွေမှ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်ဖြင့် မေ ၁၆ ရက်မှစတင်ပြီး ဈေးပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများအား တူးဖော်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး မင်းဘူးလမ်း၊ ကံကြီးလမ်းနှင့် ဝိုင်းရုံလမ်းများအား ကတ္တရာခင်းခြင်း၊ အရှည် ၁၈ ပေ တောင်တွင်းစုတ်တားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရေမြောင်းတူးဖော်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းအတွက် ဈေးကြီးတစ်ပိုက် အရှည် ၁၀၈၁ ပေရှိ မြေသားမြောင်းများအား အုတ်စီခြင်း၊ ရန်ကင်းနှင့် အေးသဒ္ဓါတွင် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုသက် (ဦးကုန်း)

# ကျောက်တန်းမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ကျောက်တန်း မေ ၂၆  
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၅ ရက် နံနက် ၉ နာရီတွင် ကျောက်တန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)ရွှေသံလွင်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ ဒေါ်သက်သက်မူ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီးများနှင့်အလှူရှင်များ တက်ရောက်ကြသည်။  
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်တို့က ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ရောက်ရှိရေးနှင့် ကျောင်းအပ်နှံရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။  
ထို့နောက် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဘာသာရပ်သင်ကျောင်းများမှ လှူဒါန်းသည့် ထီး၊ မိုးကာ၊ အိတ်များနှင့် အလှူငွေ ကျပ် ၁၂၆၅၀၀၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူပြီး မြို့နယ်အတွင်းမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မြောက်ကျောင်းနှင့်အခြေခံပညာ ထက် /လယ်/မူ ၁၂၅ ကျောင်းသို့ မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။  
စိုးဝင်း ( ကျောက်တန်း )

## ထင်သာမြင်သာ ပြုပြင်စရာ

### လမ်းသစ်ခုံးအဝင်အနီး ရေပေါ်စွန့်ပစ်ပစ္စည်းမျိုးစုံ စုပုံနေ၍ တူးဖော်ရှင်းလင်းပေးစေလို

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းဖြတ်သန်းသွားသော ကျေးကြီးမြောင်းထဲ၌ ကျေးကြီးမြောင်းနံရံနစ်ဖက် ပြုလုပ်စဉ်က စည်းကမ်းမဲ့လွှင့်ပစ် ထားသော ရေပေါ်စွန့်ပစ်ပစ္စည်းမျိုးစုံနှင့် အခြားပစ္စည်းများဖြစ်သည့် မဆလ၊ အုတ်၊ အကျိုးအပုံနှင့် မြေသားများရှိနေသဖြင့် ရေစီးရေလာကောင်းမွန်မှုမရှိဘဲ အနံ့ဆိုးများ ထွက်ပေါ်နေသည်ဟု လမ်းသစ်ရိပ်သာတွင်နေထိုင်သူတစ်ဦးက ဆိုသည်။  
အဆိုပါ မြောင်းအတွင်းမှ ရေပေါ်စွန့်ပစ်ပစ္စည်းများသည် မေ ၂၀၊ ၂၁ ရက် တို့တွင်ရွာသွန်းသော မိုးရေစီးအားကြောင့် မြောင်းတစ်လျှောက်မရှိတော့ဘဲ လမ်းသစ်လမ်းခုံးတံတားအဝင်အနီးတွင် ထုထည်ကြီးမားစွာဖြင့် မြင့်တင်နေရသည်။ ယင်းနေရာတွင် မြောင်းဖြတ်ပိုက်လုံးအရွယ်မျိုးစုံ သွယ်တန်းထားသဖြင့် ရေပေါ်စွန့်ပစ်ပစ္စည်းများ ရေစီးအားဖြင့် စီးဆင်းနိုင်ခြင်းမရှိသည်ကို မြင်တွေ့ရသည်။  
ကျေးကြီးမြောင်းအတွင်း စက်ယန္တရားသုံး တူးဖော်ရာတွင် မြောင်းအတွင်းကြမ်းပြင်တွင်ရှိသော သောင်ခုံသဖွယ် အင်္ဂတေနှင့် မြေသားများကိုပါ တူးဖော်ပေးစေလို ကြောင်း၊ သို့မှသာ မြောင်း၏မူလအနက်အတိုင်းရရှိပြီး ရေစီးအားပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းနှင့် ရေပေါ်စွန့်ပစ်ပစ္စည်းများအား သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းပေးရန်လိုအပ်နေကြောင်း ယင်းမြောင်းဘေးရှိ လှည်းတန်းလမ်းတို့တွင်နေထိုင်သူ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။  
ခင်ဆိုင်



<b>ရွှေ၊ ငွေ၊ စက်သုံးဆီနှင့် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးနှုန်း ၂၆-၅-၂၀၁၆</b>		<b>ခင်ရတနာ-စုစည်းသည်။</b>		
<b>ရွှေဈေးနှုန်း(အောင်သမာဓိ)</b>		<b>နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေး (ပဟိုဘယ်)</b>		
ရန်ကုန်	၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၇၈၃၀၀၀	အမေရိကန်	တစ်ဒေါ်လာ	၁၁၇၉.၀
ရန်ကုန်	၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၇၃၇၄၀၀	ဥရောပ	တစ်ယူရို	၁၃၁၇.၈
မန္တလေး	၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၇၈၃၀၀၀	စင်ကာပူ	တစ်ဒေါ်လာ	၈၅၆.၄၉
<b>စက်သုံးဆီဈေးနှုန်း(တစ်လီတာဈေး) ရန်ကုန်</b>		ထိုင်း	တစ်ဘတ်	၃၂.၈၄၈
ဒီဇယ်	၄၉၀ / ၅၂၀ ကျပ်	အိန္ဒိယ	တစ်ရူပီး	၁၇.၃၈၂
အောက်တိုန်း	၅၄၀ / ၅၅၀ ကျပ်	တရုတ်	တစ်ယွမ်	၁၇၈.၉၃
အောက်တိုန်း	၆၄၀ / ၇၆၀ ကျပ်	မလေးရှား	တစ်ရင်းဂစ်	၂၈၆.၉၀
ပရီမီယံဒီဇယ်	၅၃၀ / ၅၅၀ ကျပ်			

# မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က စည်ထောင်သည်။  
**Myanmar Alinn Daily**

စာတည်းမှူးချုပ် - အောင်နိုင်ဦး  
စာတည်းမှူး - ဝင်းရွှေ  
စာတည်း - ထိန်လင်း၊ မြင့်စိုး၊ ကြည်ဝင်း၊ ဝင်းကျော်  
သတင်းထောက်မှူး - မြင့်ဆွေ  
ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)  
ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)  
ကြော်ငြာ - ၀၁-၅၄၅၈၃၄၊ ၀၁- ၅၅၉၁၁၈  
Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၀၄၈  
ဖြန့်ချိ - ၀၁-၅၄၄၃၁၇၊  
Fax- ၀၁-၈၆၀၄၅၄၆

### နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၇)၊ ၂၀၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။  
၁။ ဤဥပဒေကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ဟုခေါ်တွင်စေရမည်။  
၂။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ် စောင့်ရှောက်သည့် ဥပဒေ (၁၉၇၅ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၃) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ထင်ကျော်  
နိုင်ငံတော်သမ္မတ  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

### ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၃ / ၂၀၁၆ ၂၀၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်)

### ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်က သဘောတူညီသည့် အောက်ပါပုဂ္ဂိုလ်များကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေး လိုက်သည်။

- (၁) ဦးမောင်မောင်အေး
  - (၂) ဒေါ်လွင်လွင်အေးကျော်
- (ပုံ) ထင်ကျော်  
နိုင်ငံတော်သမ္မတ  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

### ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၄ / ၂၀၁၆ ၂၀၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်)

### ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ(ဂ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးမောင်မောင်ဝင်း ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ထင်ကျော်  
နိုင်ငံတော်သမ္မတ  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

### ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ရေးဆွဲရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော် မေ ၂၆  
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား Norwegian Burma Committee (NBC Myanmar) မှ ဒါရိုက်တာ Mr. Audun Aagre သည် ယနေ့ နံနက် ၁၀ နာရီတွင်လည်းကောင်း၊ Centre for Law and Democracy မှ အမှုဆောင်ဒါရိုက်တာ Mr. Toby Mendel နှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင်လည်းကောင်း ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။  
NBC Myanmar မှ ဒါရိုက်တာနှင့် တွေ့ဆုံစဉ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော မီဒီယာဝန်းကျင်တစ်ရပ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး Centre for Law and Democracy မှ အမှုဆောင် ဒါရိုက်တာနှင့် တွေ့ဆုံစဉ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံတကာအဆင့်မီ ဥပဒေတစ်ရပ်ပေါ်ထွက်လာရေးအတွက် ထည့်သွင်းရေးဆွဲရမည့် အချက်များ၊ Broadcast Industry ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။  
(သတင်းစဉ်)

## မြန်မာနိုင်ငံကုန်သွယ်မှုသတင်းအချက်အလက်များ ဘဏ္ဍာတိုက်ဝက်ဘ်ဆိုက် တရားဝင်စတင်ထုတ်လွှင့်



နေပြည်တော် မေ ၂၆  
ယနေ့လွှင့်တင်လိုက်သည့် ဝက်ဘ်ဆိုက်သည် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အချက်အလက်များအားလုံးကို စုစည်းတင်ဆက်ပေးထားသည့် ဘဏ္ဍာတိုက်တစ်ခုဖြစ်ပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။  
ပြီးပြည့်စုံသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးခဲ့သည့် တက်ရောက်လာသော ဌာနဆိုင်ရာများအားလုံးနှင့် USAID တို့ကို အသိအမှတ်ပြုမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ဝက်ဘ်ဆိုက်ကို စဉ်ဆက်မပြတ် သတင်းအချက်အလက်များ မှန်ကန်နေစေရေး၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များနှင့် ကိုက်ညီနေစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများအားလုံးက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် USAID ကလိုအပ်သည့်နည်းပညာဆိုင်ရာအကူအညီများကိုဆက်လက်ပံ့ပိုးပေးစေလိုပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။  
မြန်မာနိုင်ငံကုန်သွယ်မှုသတင်းအချက်အလက်များ ဘဏ္ဍာတိုက်ဝက်ဘ်ဆိုက် တရားဝင်စတင်ထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပါမီနီရယ်ဟိုတယ်၌ကျင်းပစဉ် (အပေါ်ပုံ) ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။  
မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ ကမ္ဘာ့စီးပွားရေးကွန်ရက်အတွင်းသို့ ဈေးကွက်ဖွင့်ဝင်ရောက်လာခဲ့သည်မှာ ကနဦးအဆင့်တွင်သာ

ရှိနေသေးသော်လည်း အာဆီယံ၏ ကတိကဝတ်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါနိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်တွင် ပါဝင်သည့် အင်တာနက်တွင် ကုန်သွယ်မှုသတင်းအချက်အလက်များ ထုတ်လွှင့်ခြင်းအတွက် National Trade Portal ကို USAID ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ASEAN Trade Repository သို့ သွားရောက်ချိတ်ဆက်နိုင်မည့် ဝက်ဘ်ဆိုက်တစ်ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။  
မြန်မာနိုင်ငံအနေဖြင့် အာဆီယံကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများတွင် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာမက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းတွင် လိုက်ပါဆောင်ရွက်ပေးရမည့် ကုန်သွယ်မှုသတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပိုမိုပွင့်လင်းမြင်သာသော၊ ကြိုတင်မှန်းဆနိုင်သော၊ ရိုးရှင်းလွယ်ကူသော ကုန်သွယ်မှုဝါဒများသည် စီးပွားရေးလုပ်ငန်းများ၏ မသေချာ၊ မရေရာမှုများ၊ ကုန်ကျစရိတ်များကို လျော့ကျလာစေမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားသည်။  
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ အလန်မာရှယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝက်ဘ်ဆိုက်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကျေးဇူးတင်စကားပြောကြားသည်။  
(သတင်းစဉ်)

### တိုင်းဒေသကြီး/ပြည်နယ်ရှိ တောင်သူများသို့ မေ ၂၅ ရက်ထိ စိုက်ပျိုးစရိတ်ချေးငွေ ၁၇၆၂၂ ဒသမ ၅၃ သန်း ထုတ်ချေးပြီးဖြစ်

နေပြည်တော် မေ ၂၆  
နိုင်ငံ၏စားရေကိစ္စာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အဓိကအခန်းကဏ္ဍမှ ရပ်တည်၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင် ပိုမိုဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးစရိတ်အရင်းအနှီး လုံလောက်မှုရှိစေရေးအတွက် ယမန်နှစ်စိုက်ပျိုးစရိတ်ချေးငွေအပြေအကျဆပ်ပြီးသူ တောင်သူများအနေဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးလျက်ရှိသည်။  
နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း တောင်သူလယ်သမားများအတွက် ထူးခြားထင်ရှားစွာ ဆောင်ရွက်ပေးနိုင်မှုအနေဖြင့် မေ ၂၅ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၅၆ မြို့နယ်ရှိ ကျေးရွာများမှ တောင်သူလယ်သမား ၃၀၂၂ ဦးအား ငွေကျပ် သန်းပေါင်း ၁၇၆၂၂ ဒသမ ၅၃ သန်း ထုတ်ချေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။  
အလားတူ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရှိမြို့နယ်၏ ကျေးရွာ ၁၆ အုပ်စုမှ တောင်သူလယ်သမား ၁၂၉၄ ဦးသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းအားပေးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၇၃၉ ဒသမ ၇၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။  
သန်းဦး(လေးမျက်နှာ)

### သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)တွင် စာပေဟောပြော

ရန်ကုန် မေ ၂၆  
“ပညာကြီးကြစေ” ခေါင်းစဉ်ဖြင့် စာရေးဆရာနေဝင်းမြင့်က လည်းကောင်း၊ “ပန်းတို့ပွင့်စေ ပျားသို့ချီစေ” ခေါင်းစဉ်ဖြင့် စာရေး ဆရာမ ခင်ခင်ထူးကလည်းကောင်း စာပေဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည်။

ကျောင်းသား ကျောင်းသူများ လိမ္မာရေးခြားရှိစေရေး၊ ကိုယ်ရည်ကိုယ်သွေး မြှင့်မားရေးနှင့် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းပညာရပ်ကို တန်ဖိုးထားလေးစားတတ်စေရန် ရည်ရွယ် ချက်ဖြင့် Personal and Professional Development (PPD) အစီအစဉ်ဖြင့် စာပေဟောပြောပွဲကို ကျင်းပခြင်းဖြစ် သည်။အဆိုပါ စာပေဟောပြောပွဲသို့ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ အလုပ်သင်ဆရာဝန်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။  
(မြန်မာ့အလင်း)

### ထူးခြားသည့် နေ့အပူချိန်များ

နေပြည်တော် မေ ၂၆  
ထူးခြားသည့်နေ့အပူချိန်များမှာ မြင်းခြံမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြသည်။  
(မိုး/လေ)

# နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆွေးနွေး

နေပြည်တော် မေ ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝိယက်နမ်ဆိုင်ရာလက်ထပ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဗူအို ဟုမ် နှစ်ဦးတို့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ (ယာပုံ)

ဝိယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဝိယက်နမ် နိုင်ငံ၌ကျင်းပမည့် (၉)ကြိမ်မြောက် မြန်မာ-ဝိယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်း၏ ဖိတ်ကြားလွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ (သတင်းစဉ်)



## တရားစီရင်ရေးတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော် မေ ၂၆

ပြည်ထောင်စုရေနေချုပ် ဦးထွန်းထွန်းဦး သည် British Council မှ Mr. Peter Viner ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရေနေချုပ်ရုံးရှိ သတိပေးခန်းမ၌ တွေ့ဆုံ သည်။ (ယာပုံ)

ဆွေးနွေးစဉ် တရားဥပဒေစိုးမိုးရေး နှင့် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ၊ British Council နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အင်္ဂလိပ်စာသင်ကြားပို့ချနေမှုများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဥပဒေရေးရာအဖွဲ့ Case Management သင်တန်း ပို့ချနေမှုများ၊ My Justice Project ဖြင့် ဥပဒေရေးရာအထောက်အကူပေး နေမှုများ၊ ကနဦးစံပြဒေသများ သတ်မှတ် ပြီး တရားရုံး၊ ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားစီရင်ရေးတွင် နိုင်ငံ



တကာစံနှုန်းများနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် ဆက်လက်အကောင် အထည်ဖော်မည်လုပ်ငန်းများကို ဆွေး နွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရေနေချုပ်ရုံးမှ ဒုတိယရေနေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များလည်း တက်ရောက်ခဲ့ ကြသည်။ (သတင်းစဉ်)

## စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိရိုးဖလာစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ ခေတ်နှင့်အညီ စနစ်တကျကုမ္ပဏီများဖွဲ့စည်း၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာ

စစ်ကိုင်း မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူအများစုသည် ယခင်က မိမိတို့တစ်ပိုင်တစ်နိုင် ငွေကြေးဖြင့် မိရိုးဖလာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေရာမှ ယခုအခါခေတ်နှင့်အညီ စနစ်တကျကုမ္ပဏီများဖွဲ့စည်း၍ စီးပွားရေးလုပ်ငန်း များလုပ်ကိုင်လာနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနဦးစီးမှူး ဦးမျိုးခိုင်ဦးထံမှ သိရသည်။

“အရင်က ကုမ္ပဏီဖွဲ့စည်းတည်ထောင်ဖို့ ရန်ကုန်-မန္တလေး နေပြည်တော် တောင်ကြီးနဲ့ မော်လမြိုင်မြို့တို့မှာ ရုံးတွေဖွင့်လှစ်ဆောင်ရွက်ပေးနေရာမှ စစ်ကိုင်း တိုင်းဒေသကြီး ရုံးခွဲကို မတ် ၁၄ရက်က ဖွင့်လှစ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် တွေအနေနဲ့ ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရလာတော့မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးက ဝန်ထမ်းတွေကလည်း ကုမ္ပဏီဖွဲ့တာ၊ သက်တမ်းတိုးတာတွေအပြင် သိလိုတာတွေကို နွေးနွေးထွေးထွေးပွင့်ပွင့်လင်းလင်းဆွေးနွေးပေးနေတာတွေကြောင့် လုပ်ငန်းရှင်တွေ အတွက် အရင်ကနဲ့မတူတဲ့ အစိုးရနဲ့ပြည်သူအကြား ကောင်းမွန်တဲ့ဆက်ဆံရေးအပေါ် ကျေနပ်မှုတွေရနေတာပဲလို့ ပြန်ကြားရေးရပါတယ်” ဟု ဦးမျိုးခိုင်ဦးက ပြောသည်။

ယခင်က ကုမ္ပဏီတစ်ခုတည်ထောင်ရန် အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရသော် လည်း ယခုအခါ ကုမ္ပဏီတစ်ခုတည်ထောင်ရန် သုံးရက်ခန့်သာ ကြာမြင့်တော့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ပုဂ္ဂလိကကုမ္ပဏီမှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းမှ ငါးသိန်း၊ သက်တမ်းတိုးကြေးကို ငွေကျပ် ငါးသိန်းမှ သုံးသိန်းသို့ လျှော့ချဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလွန်ပင်ဝမ်းမြောက်စွာ ကြိုဆိုကြ ကြောင်း သိရသည်။ အဆိုပါစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီတည်ထောင်ပြီး ပါက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက အဆိုပါဥပဒေအရ ရရှိမည့်တင်သွင်းခွင့်၊ သက်သာ

ခွင့်များနှင့် အာမခံချက်များကိုပါ ခံစားခွင့်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ “တိုင်းဒေသကြီးရုံးစဖွင့်တဲ့နေ့ကနေ ဒီနေ့အထိ နှစ်လကျော်အတွင်း ဖွဲ့စည်း ပေးခဲ့တဲ့ ကုမ္ပဏီက ၁၆ ခုနဲ့ သက်တမ်းတိုးကုမ္ပဏီ သုံးခုရှိပြီဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ရက်၁၀၀ စီမံချက်အရ ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင် ကြေးလျှော့ချပေးခြင်းအရတည်ထောင်မယ့်ကုမ္ပဏီအရေအတွက်ကို ပိုမိုတိုးပွားလာ စေနိုင်သလို အဲဒါနဲ့တစ်ဆက်တည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမဟာသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမဟာသာကိုပါ လိုက်ပါတိုးမြှင့်လာဖို့အလားအလာရှိပါတယ်” ဟု ဦးမျိုးခိုင် ဦးက ပြောသည်။

ဈေးကွက်စီးပွားရေးစနစ်တင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှစတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ဘီလီယံ ၁၄၀ အထိရရှိခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် စက်မှုစွမ်းအင်၊ သတ္တုနှင့် ဆောက်လုပ်ရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံထားသည်ကိုတွေ့ရသကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍ စသည်တို့တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဆိုပါက အလားအလာကောင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဦးမျိုးခိုင်ဦးက အကြံပြုထားသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုသိရှိလိုပါက မုံရွာမြို့၌ ဖွင့်လှစ်ထားသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနသို့လာရောက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ပြီး Facebook-DICA Sagaing Region တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင် ကြောင်း၊ ဖုန်း ၀၇၀-၂၆၂၇၄ နှင့် ဖက်စ် ၀၇၀-၂၆၂၇၅ တို့သို့ ဆက်သွယ်နိုင် ကြောင်းနှင့် e-mail-dicamywa@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

## ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ညှိနှိုင်းစည်းဝေး

နေပြည်တော် မေ ၂၆

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်သည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရေနေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ (သတင်းစဉ်)

## မြန်မာ - ဝိယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဝိယက်နမ်ဆိုင်ရာ လက်ထပ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဗူအို ဟုမ် နှစ်ဦးသည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံ၍ ကဏ္ဍ များစွာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ (သတင်းစဉ်)

## နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း အပြန်အလှန်ဆက်သွယ်ရေး ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် မေ ၂၆

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးစော်သိန်းသည် မြန်မာ နိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr.Pier Giorgio Aliberti အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5)၌ တွေ့ဆုံပြီး လွှတ်တော်တွင် အီတလီနိုင်ငံမှ ကူညီပေးလျက်ရှိသော လွှတ်တော်အရည် အသွေးမြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ တောလုံးအားကစား ပြန်လည် မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံလွှတ်တော်များ အချင်းချင်း အပြန်အလှန်ဆက်သွယ်ရေး၊ ချစ်ကြည်ရေးနှိုးဆော်မှုအဖွဲ့အစည်းများ၊ ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ကို ဆွေးနွေးကြသည်။ (သတင်းစဉ်)

# မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေး (၁ / ၂၀၁၆) ကျင်းပ

နေပြည်တော် မေ ၂၆

မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အစည်းအဝေး (၁/၂၀၁၆) ကို ယနေ့နံနက် ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဥက္ကဋ္ဌ သူရဦးအောင်ကို ကြိုကြားရာတွင် ယခုအစည်းအဝေးသည် ဇွန် ၁ ရက်မှ ၆ ရက်အထိ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွန်ဘရာဘန်မြို့၌ ကျင်းပမည့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုဝန်ကြီးများ၏ (၁၅) ကြိမ်မြောက် ASCC အစည်းအဝေးနှင့် အကြိမ် (၂၀)မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ထားရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်း ပီပြင်စွာဖြစ်ပေါ်လာစေရန် အမျိုးသားအဆင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပြောင်းလဲမှုများနှင့်အညီ လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်ခြင်းသည် ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသည့် အချက်အလက်တစ်ရပ်ဖြစ်ကြောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေစဉ် ၂၀၁၆ ခုနှစ်တွင် စီးပွားပေးနယ်ပယ်များနှင့် ဆောင်ရွက်ရန်များဖြစ်သည့် အသိုက်အဝန်းဆိုင်ရာ သက်ဆိုင်ရာကဏ္ဍအသီးသီးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသဆိုင်ရာမူဝါဒများ၊ အစီအစဉ်များ၊ စီမံကိန်းများ အောက်တွင် ဖော်ဆောင်ရန်ရှိကြောင်း၊ အာဆီယံအသိုက်အဝန်းမော်ဒယ်များ ၂၀၂၅ အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုရန် ကြေညာချက်များ၊ ပူးတွဲကြေညာချက်များ၊ ထုတ်ပြန်နိုင်ရေးတို့ ရှိပါကြောင်း၊ (၁၅) ကြိမ်မြောက် ASCC အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးရမည့်ဖြစ်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယခုလက်ရှိ ဆောင်ရွက်နေမှုများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်



ပတ်သက်သည့် အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီများ ညှိနှိုင်းမှုဌာန (AHA Centre) ASEAN Coordination Centre for Humanitarian Assistance on Disaster Management နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု Update များကို အချိန်မီ အတွင်းရေးမှူးရုံးသို့ပေးပို့နိုင်ရေးတို့ကို ထည့်သွင်းပြောကြားသည်။

ထို့နောက် အဆိုပါအစည်းအဝေးတွင် အာဆီယံ၏ ၂၀၂၀ မျှော်မှန်းချက်ဖြစ်သည့် စီမံကိန်းသော အာဆီယံဖြစ်ပေါ်စေရေးအတွက် အာဆီယံ အစီမံကိန်းစီးပွားရေး ဗဟိုဌာန၏လုပ်ငန်းလမ်းညွှန် (Terms of Reference for ASEAN Institute for Green Economy) နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆွေးနွေးရ

မည်ဖြစ်သဖြင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အချိန်မီ ပေးပို့ရန် မှာကြားခဲ့သည်။ ASCC ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ပြည်သူ့လူထုအခြေပြု လူမှုရေးရာများ တာဝန်ယူနိုင်သည့် အသိုက်အဝန်းတစ်ရပ်အဖြစ် ဖော်ဆောင်ရာတွင် မိမိတို့အမျိုးသားအဆင့် ဆောင်ရွက်မှုများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက အစည်းအဝေး၌ တင်ပြရေးကိစ္စများနှင့် ပတ်သက်၍ (သတင်းစဉ်)

## တည်ဆောက်ရေးလုပ်ငန်း တင်ဒါခေါ်ယူရွေးချယ်စိစစ်ခြင်းများကို အချိန်မီ ဆောင်ရွက်နိုင်ရန် ခန့်မှန်းခြေစာရင်းများကို တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ တင်ပြရမည်

နေပြည်တော် မေ ၂၆

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ရန်ပုံငွေအဆိုပြုချက်များကို ကြိုတင်ပေးပို့ကြမည့် သင်္ချာဆိုင်ရာအဆိုပြုချက်လုပ်ငန်းများကို ရန်ပုံငွေနှင့် ဆီလျော်မှုရှိ မရှိ စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းနိုင်က မေ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ (၁/၂၀၁၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ပေးပို့သည့်နှင့် တစ်ပြိုင်နက် တည်း အဆိုပါစာရင်းများကို ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) သို့ ပေးပို့ရန်လိုကြောင်း။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းပေါင်း ၈၂၇ ခု ရှိသည့်အနက် လုပ်ငန်း ၁၇၅၂ ခုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ လွှဲပြောင်းအပ်နှံဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းကော်မတီက စိစစ်ပေးခဲ့သည့်လုပ်ငန်းများမှာ ၆၁၉၂ ခု စိစစ်ပြီး တန်ဖိုးကျပ်သန်း ၁၆၉၈ ဒသမ ၆၀၆ ဘီလီယံဖြစ်ကာ ပြန်လည်အပ်နှံသည့်လုပ်ငန်းမှာ ၂၇၄ ခု ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူရွေးချယ်စိစစ်ခြင်းများ

ကို နှောင့်နှေးမှုမရှိဘဲ အချိန်မီ ဆောင်ရွက်နိုင်ရန် ခန့်မှန်းခြေစာရင်းများကို တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အတွင်း ရေးမှူး အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မတီဖွဲ့စည်းထားရှိမှု၊ ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ လုပ်ငန်းတာဝန်များနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တည်ဆောက်ရေးလုပ်ငန်းများ

စာရင်းစစ်ဆေးချက်နှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၏ ဦးစီးဌာနနှင့် လုပ်ငန်းအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကိုယ်စားလှယ်များက ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ (သတင်းစဉ်)

## သောက်သုံးရေအတွက် ရေဘောက်ဆာကားများလှူဒါန်းရန်ကုန် မေ ၂၆

ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့အပြားရှိ ရေရှားပါးသောနေရာဒေသများတွင် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းနိုင်ရန် ရပ်မိရပ်ဖများနှင့် ပရဟိတအဖွဲ့အစည်းများထံ ရေဂါလန် ၃၀၀၀ ဆုံ ရေဘောက်ဆာကားသစ်ကြီးများကိုလှူဒါန်းလျက်ရှိရာ မေ ၂၂ ရက်တွင် ကမ္ဘောဇဘဏ်လီမိတက် မြစ်သားဘဏ်ခွဲတာဝန်ခံ ဒေါ်သင်းသီတာဝင်းက မြန်မာ့မြေမြေ ဦးစီးညွှန်ထံ ရေဘောက်ဆာကားသစ်တစ်စီးကိုလည်းကောင်း၊ မေ ၂၄ ရက်တွင် ကမ္ဘောဇဘဏ်လီမိတက် ကလေးဘဏ်ခွဲတာဝန်ခံ ဒေါ်နေနီဇင်ဆွေက ကလေးလွင်ပြင် ပရဟိတအဖွဲ့နာယက ဦးငြိမ်းအောင်နှင့်အဖွဲ့ထံ ရေဘောက်ဆာကားသစ်တစ်စီးကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ယနေ့အထိ လှူဒါန်းရေ ၆၀၀၀၀ ကျော်အတွက် ရေဂါလန်ပေါင်း ရှစ်သိန်းကျော်ကို စစ်ကင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်းကောင်း အခြားရေရှားပါးသောဒေသများတွင်လည်း ကမ္ဘောဇဘဏ်လီမိတက်၊ ဘဏ်ခွဲများနှင့် ပရဟိတအသင်းအဖွဲ့များ၊ မြို့မြို့မြို့များပူးပေါင်း၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ စဉ်ဆက်မပြတ် ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး ဆက်လက်၍ ရေဘောက်ဆာကားသစ် ၄၃ စီးဖြင့် မြန်မာနိုင်ငံအနှံ့ သောက်သုံးရေဖြန့်ဝေလှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ (မြန်မာ့အလင်း)



### ကျောစိုးမှ

ကွမ်းသီးများမှာ ကွမ်းသီးအလုံးနှင့် အပြားဟူ၍ နှစ်မျိုးရှိပြီး ယင်းကွမ်းသီးနှစ်မျိုးတွင် အလုံးမှာ ပို၍ ဈေးကြီးကြောင်း၊ ကွမ်းသီးများ သယ်ယူပို့ဆောင်ရာတွင် ကလေးမြို့မှတစ်ဆင့် ရိုခေါ်ဒါရိုမြို့အထိ တစ်ကိုလိုဂရမ်လျှင် ငွေကျပ် ၇၀ မှ ၈၀ အထိ သယ်ယူပေးဆောင်ရကြောင်း ကွမ်းသီးတင်ပို့မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

### \* ကျောစိုးမှ

ယင်းနှစ်မြုပ်ခဲ့သော “မျိုးလှူကျော်” ရေယာဉ်ပေါ်တွင် ရေယာဉ်မောင်းပိုင်ရှင် ဦးကျော်သူ၊ စက်လှေလုပ်သားလေးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦးပါလာပြီး ခရီးသည်ပါဝင်မှုမရှိကြောင်းနှင့် စက်လှေပိုင်ရှင်နှင့် လှေလုပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရေယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းပိုင်ရှင် ဦးကျော်သူအား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးများအား စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။  
**သန်းဌေးအောင်(ကနီ)**

## မြို့လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ပြင်ဦးလွင်၌ ကျင်းပ

ပြင်ဦးလွင် မေ ၂၆

ပြင်ဦးလွင်မြို့၊ မြို့လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၅ ရက်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးလှမျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးတင်နိုင်စိုးနှင့် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကျောင်းအပ်လက်ခံရေးလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ တစ်မြို့နယ်လုံး မူလတန်း ၄၀ ရာခိုင်နှုန်း၊ အလယ်တန်း ၅၅ ရာခိုင်နှုန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၃၅ ရာခိုင်နှုန်းတို့ကို တစ်နေ့တည်း လက်ခံပြီးစီးခဲ့ကြောင်း သိရသည်။  
**သက်နိုင်(ပြင်ဦးလွင်)**

### ◆ ရှေ့မှ

အခန်း ၂၀ ကိုလည်း ဒီ မေလ ၃၀ ရက်အထိ လာရောက်ဆက်သွယ်မှုမရှိရင် ဒုတိယအသုတ်မှာ ထည့်သွင်းပြီး မဲစနစ်နဲ့ ပြန်လည်ချထားပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ အငှားအိမ်ရာစီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ငွေကျပ်သန်းပေါင်း ၁၀၀၀ အကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ် အဆောက်အအုံပေါင်း ၂၂ လုံးမှ အခန်းအရေအတွက် ၁၅၈၄ ခန်းကို အငှားချထားပေးနေကြောင်း သိရသည်။





ပြည်တွင်းသတင်း

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် မေ ၂၆

ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ လက်နက်မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ (ယာပုံ)



ထိုင်းနိုင်ငံဝန်ကြီးချုပ်က လိပ်ကျွန်းဖြစ်စဉ်တွင်ပါဝင်သော မြန်မာနိုင်ငံသား နှစ်ဦးနှင့်စပ်လျဉ်း၍ တတိယနိုင်ငံပါဝင်နေသဖြင့် အခြေအနေမှန်အား လေ့လာသုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် တွေ့ဆုံသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မေ ၂၅ ရက် ညနေပိုင်းတွင် ဖန်တောက်မြို့ရှိ Thai Beverage Group Industry (Oishi Group) ကုန်ထုတ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda နှင့် တွေ့ဆုံစဉ်



လေ့လာကြသည်။ Oishi Group ကုန်ထုတ်လုပ်ငန်းသည် Thai Beverage Group ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည်ထုတ်ကုန်လုပ်ငန်းကို တိုးချဲ့ရန် အဓိက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက်ကုန်ကြမ်းဖြင့် Green Tea အဆင့်မြင့် ဖျော်ရည်

စိုက်ပျိုးစရိတ်ချေးငွေအတွက် မြန်မာနိုင်ငံတော်ပဟိုဘဏ်ကထုတ်ချေးမည့် ချေးငွေကျပ် ဘီလီယံ ၅၀၀ နှင့်စပ်လျဉ်း၍ ဝေဖန်မှုများအပေါ် ရှင်းလင်း

နေပြည်တော် မေ ၂၆

မြန်မာနိုင်ငံတော်ပဟိုဘဏ်မှ ချေးသည့်ချေးငွေသည် Printing money ဟုခေါ်သည့် ငွေထုတ်ဝေပြီး ဘီလီယံ ၅၀၀ ကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၌ ပြောကြားချက်နှင့်စပ်လျဉ်း၍ ငွေစက္ကူအသစ်များ ရိုက်နှိပ်၍ ထုတ်ချေး

မည်ဟု ဖော်ပြခြင်းမဟုတ်ကြောင်း၊ ငွေကြေးထုတ်ဝေသော နည်းဖြင့် ဖြည့်ဆည်းခြင်းဟု Technically ပြောဆိုခြင်းဖြစ်ပြီး ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော်ပဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ယနေ့ရှင်းလင်းပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေ ၂၃ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးနိုင်ရန် ဗဟိုဘဏ်မှ ချေးငွေရယူမည့်ကိစ္စနှင့်စပ်လျဉ်း၍ ၎င်း၏ ဆွေးနွေးပြောကြားမှုအပေါ် ဝေဖန်မှုများ ရှိနေသောကြောင့် ယခုကဲ့သို့ ပြန်လည်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။ ဗဟိုဘဏ်မှ ထုတ်ပေးလိုက်သော ချေးငွေကြောင့် ငွေကြေးပမာဏတိုးလာနိုင်သဖြင့် ငွေကြေးဖောင်းပွမှုအပေါ်


အနည်းနှင့်အများဖိအားရှိနိုင်မည်ကို သိရှိနိုင်စေရန် ပြောကြားခြင်းဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ စိုက်ပျိုးစရိတ်အတွက် ချေးယူမည့်ငွေမှာ ငွေကြေးပမာဏတွင် ပါဝင်ပြီး ငွေများဖြစ်၍ ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုနည်းပြီး ဗဟိုဘဏ်မှထုတ်ချေးရမည့်ငွေမှာ ငွေကြေးပမာဏသို့ ထပ်မံဝင်ရောက်မည့် ငွေဖြစ်၍ ငွေကြေးဖောင်းပွမှုအပေါ် ဖိအားအသစ်ဖြစ်လာမည်ဟု ပြောကြားခြင်းသာဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ရှင်းလင်းသည်။ (သတင်းစဉ်)

ပရဟိတအသင်းများသို့ ကမ္ဘောဇက ငွေကျပ်သိန်း ၅၀၀၀ လှူ

ရန်ကုန် မေ ၂၆

မြန်မာနိုင်ငံတစ်ဝန်းလုံး လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်သွားနိုင်ရန်အတွက် နိုင်ငံတော်အတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အထိရောက်ဆုံးစွမ်းဆောင်နိုင်ခဲ့၍ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးလူမှုရေးအသင်းအဖွဲ့ဆုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရေရရှိရေး စီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သဖြင့်

Euromoney အဖွဲ့အစည်းမှ Euro-money Achievement Award ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သော ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာဖောင် ဒေးရှင်းက ဦးကျော်သူ ဦးစီးသော ကျော်သူ ပရဟိတကွန်ရက်အဖွဲ့သို့ ငွေ



ကျပ်သိန်း ၅၀၀၀ လှူဒါန်းပွဲကို မေ ၂၄ ရက်က ပြည်လမ်းရှိ Jasmine Palace ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းငွေကျပ်သိန်း ၅၀၀၀ အနက်မှ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် မဟာပဏိတ ပရဟိတစေတီတော်အတွက် ငွေကျပ်သိန်း ၅၀၀ စီ၊ အနုပညာဆည်းဆာရိပ်နှင့် ကျော်သူ ပရဟိတကွန်ရက်အဖွဲ့အတွက် ငွေကျပ်သိန်း ၂၀၀ စီ၊ သာသနာ့ပါလနာရေး ကူညီမှုအသင်း(မန္တလေး)၊ ကလျာဏ မိတ္တနာရေးကူညီမှုအသင်း(မန္တလေး)၊

ကောင်းပင်စည်နာရေးကူညီမှုအသင်း (ညောင်ဦး)၊ ကုလရတီတနာရေး ကူညီမှုအသင်း(နတ်မောက်)၊ ရပ်စောက် နာရေးကူညီမှုအသင်း၊ ရှင်သန်ရေးကူညီမှုအသင်း(ရန်ကုန်)၊ Z Rescue မြဝတီလူမှုကူညီရေးအသင်း၊ ဗြဟ္မဝိဟာရ လူမှုကူညီရေးအသင်း(အင်းစိန်)၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း(ပြည်)၊ ပုညကရီ လူမှုကူညီရေးအသင်း (မင်္ဂလာဒုံ)၊ မြို့နာရေးကူညီမှုအသင်း (မော်တီ)၊ ဆင်မြီးဆွဲနာရေးကူညီမှု အသင်း(ရွှေတောင်)၊ မေပွယ်လူမှုကူညီရေးအသင်း(ရွှေဘို)၊ လူရိုင်းလေးများ လူမှုကူညီရေးအသင်း (မန္တလေး)၊ အောင်ပန်းနာရေးကူညီမှုအသင်း၊ ပေါင်း

ဘူတာကြီးဝင်းရှေ့ရှိ လူသေမှုဖြစ်ပွားခဲ့သည့် ဓာတ်တိုင်အား လာရောက်စစ်ဆေး

ရန်ကုန် မေ ၂၆

မေ ၂၄ ရက် ညနေက ရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။ မိုးရွာသွန်းချိန် ညနေ ၄ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် မင်္ဂလာတောင်ညွန့် ဘက်အခြမ်းရှိ ရန်ကုန်ဘူတာကြီးဝင်းအပြင် ပလက်ဖောင်း အလွန်ကားလမ်းပေါ်၌ စိုက်ထူထားသော ဓာတ်တိုင်အနီးလူငယ်တစ်ဦး လမ်းကူးစဉ် ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့သည်။ သေဆုံးသူသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၆၀)ရပ်ကွက် နေ အသက်(၁၆နှစ်) ခန့်ရှိ မောင်ကံကောင်း ဆိုသူဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းမှူးကပြောသည်။ သေဆုံးရခြင်းမှာ ဓာတ်တိုင်အောက်ခြေအနီးတွင် ဆင့်ကပ်တံဆင်ထားသော မိန်းဘောက်(စ်)များ အတွင်းမှ ပိုင်ယာကြိုးတစ်စုရေထဲကျ၍ လျှပ်စစ်ဓာတ် စီးဝင်နေမှုကြောင့်

ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ လျှပ်စစ်ဌာနမှ တာဝန်ရှိသူသုံးဦးသည် မေ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ (ယာပုံ) တာဝန်ရှိသူတစ်ဦးက “အရင်လာရောက်စစ်ဆေးတာပါ။ ပြုပြင်ဖို့တော့ မဟုတ်သေးပါဘူး” ဟုပြောကြားသည်။ ဆာကူရာတပါဝါရှေ့မှ ရပ်ကြည့်နေသူတစ်ဦးက “မိန်းကြိုးထားတဲ့ပုံတွေနဲ့ မြေပြင်က သိပ်နီးလွန်းတယ်။ အများဆုံး လေးပေအမြင့်လောက် မှာပဲရှိမယ်။ နောက်ပြီး လေးငါးခြောက်ပုံ ဆင့်တပ်ထားတယ်။ ဓာတ်တိုင်အပြင်မှာလည်း ပိုင်ယာကြိုးတွေကရှုပ်နေတယ်။ မိုးကလည်း အဆက်မပြတ်ရွာဦးမှာ။ ဒီလိုခဏခဏဖြစ်နေရင်တော့မကောင်းဘူး။ အမြန်ဆုံး ပြုပြင်ဖို့တော့လိုတယ်” ဟု ပြောသည်။ ကိုကြီးတင်







# အိဆဲရီးမား၌ ဂျီ-၇ ထိပ်သီးအစည်းအဝေးဖွင့်ပွဲကျင်းပ

တိုကျို မေ ၂၆

ဂျီ-၇ ထိပ်သီးအစည်းအဝေးဖွင့်ပွဲကို ကြာသပတေးနေ့က အိဆဲရီးမား၌ ကျင်းပရာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇီအာဘေးက ဧည့်သည်တော်များကို ကြိုဆိုခဲ့သည်။ အာဘေးသည် အစည်းအဝေးနှစ်ရက်တာ အတွင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ယခုအစည်းအဝေးသည် ၂၀၀၈ ခုနှစ်က ဟော့ကိုင်ဒီး၌ ကျင်းပပြီးကတည်းက ဂျပန်၌ ပထမအကြိမ် ပြုလုပ်သော အစည်းအဝေးလည်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပေါင်းစည်းညီညွတ်ရေးသည် ဂျီ-၇ အစည်းအဝေး၏ အနှစ်သာရပင်ဖြစ်ကြောင်း နေ့လယ်စာသုံးဆောင်ပြီး ချိန်တွင် ဆွေးနွေးသွားဖွယ်ရာရှိသည်။ အခြားနောက်ဆက်တွဲ ကဏ္ဍဝင်ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းတို့မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု အကြမ်းဖက်တန်ပြန်လှုပ်ရှားရေး၊ ဒုက္ခသည်ပြဿနာနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည်။ (အင်နီအိတ်ချ်ကေ)



## အီးယူအဖွဲ့ဝင် အင်္ဂလန်၏ ရွေးချယ်မှုသည် ဥရောပကို ခိုင်မာစေလိုကြောင်း တရုတ်ဆို

ပေကျင်း မေ ၂၆

ဥရောပသမဂ္ဂတွင် ဆက်ရှိနေရန် ဗြိတိန်ကသာ ဆုံးဖြတ်ရမည်ဖြစ်သော်လည်း တရုတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ဥရောပကို အင်အားကောင်းစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လွတ်လပ်စွာ ကုန်သွယ်ရေး ထောက်ပံ့ပေးထားသော ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ထွက်ခွာမည့်အပေါ် ပေကျင်းက စိုးရိမ်မှုဖြစ်နေကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တရုတ်-အီးယူ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို အပြီးသတ် ဆောင်ရွက်ရန် ဗြိတိန်၏ ထောက်ခံမှုဖြင့် လုပ်ဆောင်နေသည်။

ယခုနှစ်အတွင်း ဂျီ-၂၀ နိုင်ငံများ အစည်းအဝေးကို တရုတ်က လက်ခံကျင်းပမည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးရာ ကိစ္စများကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း ဝမ်က ပြောခဲ့သည်။ “ဗြိတိန်နိုင်ငံရဲ့လားရာကို ဗြိတိန်



နိုင်ငံသားတွေပဲ ဆုံးဖြတ်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမှာပါ။” ဟု ၎င်းက ပြောခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် များတိုးတက်သည်ကို မြင်တွေ့လိုကြောင်း ထပ်လောင်းပြောခဲ့သည်။ “အီးယူအဖွဲ့ကြီးက အခြား ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု

တွေပြုလုပ်ပြီး ပိုမိုတည်ငြိမ်ဖို့၊ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ အီးယူက ဖန်တီးပေးဖို့ မျှော်လင့်ပါတယ်” ဟု ဝမ်က ပြောကြားသည်။ အောက်တိုဘာလက ဗြိတိန်သို့ သွားရောက်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က စုစည်းညီညွတ်သည့် ဥရောပသမဂ္ဂကို မြင်တွေ့လိုကြောင်း ဝန်ကြီးချုပ် ဒေးဝစ်ကင်မရွန်းကို ပြောခဲ့သည်။ (ရိုက်တာ)

## ဂျီ-၂၀ အစည်းအဝေး ကမ္ဘာ့စီးပွားရေးကို ဦးမော့စေ

မက္ကဆီကိုစီးတီး မေ ၂၆

တရုတ်နိုင်ငံ၏ ဂျီ-၂၀ အစည်းအဝေးတွင် တက်ကြွစွာပါဝင်မှုသည် ကမ္ဘာ့စီးပွားရေးကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံသား စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေး အကောင်းဆုံးတိုးတက်လာသောကြောင့် ဂျီ-၂၀ အစည်းအဝေးတွင် တရုတ်၏အခန်းကဏ္ဍသည် ပိုမိုအရေးကြီးကြောင်း၊ တခြား ကမ္ဘာ့စီးပွားရေးကဏ္ဍများကိုလည်း များစွာအကျိုးကျေးဇူးပြုကြောင်း မက္ကဆီကိုနိုင်ငံသား စီးပွားရေးကျွမ်းကျင်သူ အယ်လ်ဘာတိုက ပြောခဲ့သည်။

ယခုနှစ် ဂျီ-၂၀ အစည်းအဝေးကို တရုတ်နိုင်ငံ ကမ်းခြေမြို့ဖြစ်သော ဟန်ဇူတွင် ကျင်းပမည်ဖြစ်သည်။ (ဆင်ဟွာ)

## ပြစ်ဒဏ်ကျ ယူကရိန်းလေယာဉ်မှူးကို ရုရှားလွှတ်ပေး

မော်စကို မေ ၂၆

ရုရှားသည် ယူကရိန်းအရှေ့ဘက်ရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင် သတင်းသွားရောက်ရယူသော ရုရှားသတင်းထောက်နှစ်ဦးသေဆုံးမှုတွင် ပါဝင်သူ ယူကရိန်းစစ်ဘက်ဆိုင်ရာ လေယာဉ်မှူးတစ်ဦးကို လွှတ်ပေးလိုကြောင်း အင်နီအိတ်ချ်ကေသတင်းတစ်ရပ်တွင် မေ ၂၆ ရက်က ဖော်ပြသည်။

ရုရှားတွင် ထိန်းသိမ်းခံထားရသူ ယူကရိန်းစစ်ဘက်လေယာဉ်မှူး နာထက်စထာ ဆော်ချန်ကိုလွှတ်မြောက်လာပြီးနောက် ၎င်းနိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ဗုဒ္ဓဟူးနေ့တွင် တွစ်တာ၌ ဖော်ပြခဲ့သည်။

ယူကရိန်းအရေပိုင်း လူ့ဟန်ဒေသ အကြမ်းဖက်မှုများတွင်ပါဝင်သည့် သံသယဖြင့် ယူကရိန်းတွင် ဖမ်းဆီး

ထိန်းသိမ်းထားသော ရုရှားနိုင်ငံ ဝန်ထမ်းနှစ်ဦးကို ပြန်လည်လွှတ်ပေးရန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အနေဖြင့် ၎င်းကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ချန်ကိုသည် ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားအတွက် သတင်းရယူပေးသော သတင်းထောက်နှစ်ဦးသတ်မှုတွင် ပါဝင်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မတ်လတွင် ရုရှားတရားရုံးက ၎င်းကို ထောင်ဒဏ် ၂၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတရုံး သတင်းထုတ်ပြန်ဖော်ပြချက်တွင် သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ထိုသို့လေယာဉ်မှူးကို လွှတ်ပေးလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံ တင်းမာနေမှုကို လျော့ကျစေနိုင်ကြောင်း ဖော်ပြပါရှိသည်။

(အင်နီအိတ်ချ်ကေ)

## စစ်သွေးကြွများက ကနေဒါနိုင်ငံသားကို ခေါင်းဖြတ်သတ်သည့်လုပ်ရပ်အပေါ် ဒုတိယတေးတောင်းပန်

မန်လာ မေ ၂၆

ဖိလစ်ပိုင်၏ရွေးကောက်ခံသမ္မတ ရီဒီဂိုဒုတိယတေးသည် အစွလာမစ်စစ်သွေးကြွအုပ်စုက ကနေဒါနိုင်ငံသားတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့မှုအတွက် နောက်တစ်ကြိမ် ထိုသို့မဖြစ်စေရန် အတတ်နိုင်ဆုံးကြိုးစားမည်ဟု ကတိပေးပြီး ကနေဒါဝန်ကြီးချုပ်ကို တောင်းပန်ခဲ့ကြောင်း ရိုက်တာသတင်း၌ဖော်ပြသည်။

မေ ၉ ရက် ရွေးကောက်ပွဲတွင် အသက် ၇၁ နှစ်အရွယ် ဒုတိယတေးသည် ယှဉ်ပြိုင်ဘက်များအပေါ် မဲအရေအတွက် ခြောက်သန်းအသာစီးဖြင့် အနိုင်ရခဲ့ပြီး ၎င်း၏မိသားစုဝင်များနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကူပျက်ခြစားမှုနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးတို့ ထည့်သွင်းစည်းရုံးခဲ့သည်။

“ကနေဒါ နိုင်ငံသားသေဆုံးမှုဖြစ်ရပ်အပေါ် တောင်းပန်ပါကြောင်း ဒုတိယတေးက ပြောခဲ့သည်။ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဂျပန်စတင်ထရူဒိုက ၎င်းအားရွေးကောက်ပွဲအနိုင်ရသည့်အတွက် ဂုဏ်ပြုစကား ပြောကြားစဉ် အထက်ပါအတိုင်း တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ယခင်သတ္တတွင်း တာဝန်ရှိသူဟောင်း ကနေဒါလူမျိုး ဂျန်ရစ်ဒယ်သည် ဧပြီ ၂၅ ရက်က ဂျီလိုကျွန်းတောင်ပိုင်း၌ အဘူဆာရက်မီ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းခံခဲ့ရသည်။ ယင်းအပြုအမူကို “သွေးအေးလူသတ်မှု”အဖြစ် ထရူဒိုက သတ်မှတ်ခဲ့သည်။

(ရိုက်တာ)



# နိုင်ငံဂျီးရီးယားတပ်ဖွဲ့ ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုကို ထိရောက်စွာ နှိမ်နင်းနိုင်ပြီလား



## ခြုံငုံစန့်စန့်

နိုင်ငံဂျီးရီးယားနိုင်ငံ ချီဘွတ်စ်မြို့မှ ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုမှ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သည်မှာ နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်နှစ်ကြာအောင် သတင်းအစအနပျောက်နေခဲ့ပြီး ယခုသိတင်းပတ်အတွင်း နိုင်ငံဂျီးရီးယားတပ်ကျောထောက်နောက်ခံပြုထားသည့် လက်နက်ကိုင်အဖွဲ့က ပျောက်ဆုံးနေသည့် ကျောင်းသူများထံမှ တစ်ဦးကို ကယ်တင်လိုက်သည့်အခါ သတင်းကြီးတစ်ရပ်ဖြစ်လာခဲ့သည်။

အတိတ်ကာလတွင် နိုင်ငံဂျီးရီးယားတပ်ဖွဲ့သည် ဖမ်းဆီးခံထားရသည့် မိန်းကလေးငယ်များထံမှ အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုပြောသည်။ ၂၀၀၄ ခုနှစ်တွင် ဘိုကိုဟာရမ်အကြမ်းဖက်စစ်သွေးကြွအုပ်စုက မိန်းကလေးငယ်များကို ပြန်ပေးဆွဲသွားပြီးနောက် ကာကွယ်ရေးဌာနအကြီးအကဲဖြစ်သူ အဲလက်(စ်) ဘဒတ်က နိုင်ငံဂျီးရီးယားတပ်ဖွဲ့သည် မိန်းကလေးများ ဖမ်းဆီးခံထားရသည့်နေရာကို သိရှိထားပြီးဖြစ်ကြောင်း ကယ်ဆယ်မှုများ မကြာမီဆောင်ရွက်တော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လက်တွေ့၌ ဘာမျှဖြစ်မလာခဲ့ပါ။ အနောက်မဟာမိတ်အုပ်စုများက ၎င်းတို့ သတင်းအချက်အလက်များထောက်ပံ့ပေးသော်လည်း နိုင်ငံဂျီးရီးယား အစိုးရက အရေးတယူဆောင်ရွက်ခြင်းမရှိဟု ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ယင်းသို့ ဝေဖန်မှုများထွက်ပေါ်လာခြင်းကြောင့် နိုင်ငံဂျီးရီးယားတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများသည် အဖွဲ့အစည်းတစ်ခု၏ လွတ်လပ်စွာလုပ်ကိုင်နိုင်မှုပေါ်တွင် မူတည်ကြောင်းပြသလိုသည်။

ချီဘွတ်စ်မိန်းကလေးငယ်လွတ်မြောက်မှုသည် နိုင်ငံဂျီးရီးယားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးဆင်နွှဲမှုကြောင့်ဟု တရားဝင်သတင်းထုတ်ပြန်ကြေညာထားသည်။ သို့သော် လွတ်မြောက်လာသည့်မိန်းကလေးငယ်ကမူ ၎င်းသည်ဘိုကိုဟာရမ်တို့၏ ရန်မှလွတ်မြောက်ရန် ခိုလှုံရာကိုရှာဖွေရင်း ရွာတစ်ရွာ၌ရှိနေခိုက် နိုင်ငံဂျီးရီးယားတပ်မှ ထောက်ပံ့ပေးထားသည့် လက်နက်ကိုင်အဖွဲ့နှင့် တွေ့ဆုံခြင်း ဖြစ်ကြောင်း ဘီဘီစီသို့ပြောသည်။ ထို့နောက် နိုင်ငံဂျီးရီးယားတပ်ဖွဲ့မှ ၎င်းအား ထိန်းသိမ်းခဲ့သည်။

လွတ်မြောက်လာသူ မိန်းကလေးမှာမိသားစုနှင့် ပြန်လည်ပေါင်းစည်းပြီးနောက်

၎င်းကို ဘော်နိုပြည်နယ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ ထိုမှတစ်ဆင့် မြို့တော်အဘူဂျာသို့ သွားရောက်ပြီး သမ္မတမူဟန်မတ်ဒူဟာရီနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ကမ္ဘာ့မီဒီယာများပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ လေးလအရွယ်ကလေးငယ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဟုယူဆရသည့် အမျိုးသားတစ်ဦးတို့ ရိုက်ကူးထားသည့်ဓာတ်ပုံ ပေါ်ထွက်လာခဲ့သည်။ ယခုလွတ်မြောက်လာသူ မိန်းကလေးငယ်မှာ ၎င်းကိုဖမ်းဆီးထားခဲ့သူနှင့် ချစ်ကြိုက်

## နိုင်ငံဂျီးရီးယားတပ်ဖွဲ့သည် ဘိုကိုဟာရမ်တို့ကို တိုက်ထုတ်နေသည်မှာ မှန်သော်လည်း တစ်ကမ္ဘာလုံးက ဖမ်းဆီးခံထားရသည့် ကျောင်းသူလေးများကိုသာ စိတ်ဝင်စားကြသည်ဟု နိုင်ငံဂျီးရီးယားတပ်ဖွဲ့က သဘောပေါက်ကြ

ခဲ့သည်ဟုသော ပြင်းထန်သည့်ဝေဖန်မှုမျိုးလည်း ထွက်ပေါ်လာခဲ့သည်။ သို့သော် အမျိုးသားမှာ အများကထင်မြင်ယူဆသလိုမဟုတ်ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး ထွက်ပြေးမလွတ်မြောက်မီ လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်းလွတ်မြောက်လာသောမိန်းကလေးက အဖြစ်မှန်ကို ရှင်းပြသည်။ အခြားသူများကလည်း မိန်းကလေး၏ကြောက်မက်ဖွယ်ရာကောင်းသည့် အတွေ့အကြုံများကို အဘယ်ကြောင့် အထူးအလေးပေးဖော်ပြကြသနည်းဟု မေးခွန်း ထုတ်ကြသည်။ မကြာမီ ဖမ်းဆီးခံထားရသည့် မိန်းကလေးငယ်များထံမှ နောက်ထပ်တစ်ဦး လွတ်မြောက်လာကြောင်း နိုင်ငံဂျီးရီးယားတပ်ဖွဲ့မှ ကြေညာခဲ့သည်။ ပထမတစ်ဦးလွတ်မြောက်လာပြီး မကြာမီ နောက်တစ်ဦးလွတ်မြောက်လာပြီးနောက် ဤဖြစ်ရပ်အပေါ် သံသယဖြစ်ဖွယ်ကိစ္စ ပေါ်ပေါက်လာသည်။ နိုင်ငံဂျီးရီးယားတပ်ဖွဲ့က နောက်ထပ်လွတ်မြောက်လာသော မိန်းကလေး၏အမည်နှင့် ဓာတ်ပုံတို့ကို သက်သေအထောက်အထားအဖြစ် ဖော်ပြခဲ့သည်။ သို့သော် မကြာမီမေးခွန်းများ ပေါ်ထွက်လာသည်။

နိုင်ငံဂျီးရီးယားတပ်ဖွဲ့က ၎င်းပြန်ပေးဆွဲခံရစဉ်က အလယ်တန်းကျောင်းပထမနှစ်ကျောင်းသူဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် ဖမ်းဆီးခံထားရသည့် ကျောင်းသူမိန်းကလေးများ လွတ်မြောက်ရေးအဖွဲ့က မိန်းကလေးအားလုံးမှာ နောက်ဆုံးနှစ်ကျောင်းသူများဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။ ဤနေရာ၌ ဆိုခဲ့ပြီးသော ပြန်ပေးဆွဲခံရသည့် ကျောင်းသူများနှင့်ပတ်သက်သော အချက်အလက်ဖော်ပြမှုများသည် နိုင်ငံဂျီးရီးယားတပ်ဖွဲ့နှင့် ကာယကံရှင် ကျောင်းသူများ၏ ဖော်ပြချက်များနှင့် ကွဲလွဲနေခြင်းဖြစ်သည်။ ထို့ပြင် ပျောက်ဆုံးသူ မိန်းကလေးများ၏ မိဘများအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသူကလည်း နောက်ဆုံး လွတ်မြောက်လာသည့် မိန်းကလေးမှာ ပျောက်ဆုံးနေသော မိန်းကလေးစာရင်းတွင် မပါဝင်ကြောင်း၊ ထိုမိန်းကလေးကို ၎င်းတို့မသိရှိကြောင်း ပြောခဲ့သည်။ ထိုသို့ သတင်းများထွက်ပေါ်ပြီးနောက် ၎င်းမိန်းကလေးမှာ ယခင်ဖမ်းဆီးခံထားရသည့် မိန်းကလေးများနှင့် တစ်ကျောင်းထဲမှ ဖြစ်ကြောင်း၊ သို့သော် ၎င်းကို ဘိုကိုဟာရမ်အဖွဲ့က ယခင်မိန်းကလေးများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ တခြားအချိန်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြန်သည်။

သံသယဖြစ်ဖွယ်မေးခွန်းများလည်း ကျန်ရှိနေဆဲဖြစ်သည်။ အမျိုးသမီး ၉၇ ဦးနှင့် ကလေးများ ကယ်တင်ခဲ့ပြီးနောက် အဘယ်ကြောင့် ယင်းမိန်းကလေးငယ်ကိုသာ အလေးပေးဖော်ပြနေရပါသနည်း။

တခြားကယ်တင်ခံရသည့် သူများမှာမူ မထင်မရှားနှင့် ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရသည်။ နိုင်ငံဂျီးရီးယားတပ်ဖွဲ့သည် ဘိုကိုဟာရမ်တို့ကို တိုက်ထုတ်နေသည်မှာ မှန်သော်လည်း တစ်ကမ္ဘာလုံးက ဖမ်းဆီးခံထားရသည့် ကျောင်းသူလေးများကိုသာ စိတ်ဝင်စားကြသည်ဟု နိုင်ငံဂျီးရီးယားတပ်ဖွဲ့က သဘောပေါက်ကြသည်။

နိုင်ငံဂျီးရီးယားတပ်ဖွဲ့က ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ကင်မရန်းနယ်စပ်မှ ဒုက္ခသည် ၁၀၀၀၀ အပါအဝင် ဘိုကိုဟာရမ်အဖွဲ့က ဖမ်းဆီးထားသော လူပေါင်း ၁၂၀၀၀ ကို ကယ်တင်နိုင်ခဲ့သော်လည်း မီဒီယာများက အနည်းအကျဉ်းသာ ဖော်ပြနိုင်ကြသည်။

ထိုသို့ လွတ်မြောက်လာသည့် လူများအတွက် ပြန်လည်ထူထောင်နိုင်ရန် မည်သည့် အဖွဲ့အစည်းကမူ ပြုလုပ်ပေးခြင်းမရှိကြပေ။ လူမသိသူမသိ တိမ်မြုပ်ပျောက်ကွယ်နေရသည်။

နိုင်ငံဂျီးရီးယား၌ ဖမ်းဆီးခံကျောင်းသူ ၂၀၀ကျော် အပြင် တခြားသော ဘိုကိုဟာရမ် အဖွဲ့က ဖမ်းဆီးထားသော လူများစွာကို ကယ်တင်ရန် ကျန်ရှိနေပါသေးသည်။ သို့သော် တစ်ကမ္ဘာလုံးက ကျောင်းသူ ၂၀၀ ကျော်ကိုသာ အာရုံစိုက် အထူး စိတ်ဝင်စားနေကြ၍ ကျန်လူများမှာ ကယ်တင်ခံရမည့်နေ့ကို စောင့်ဆိုင်းရင်း အမေ့ခံ ဘဝဖြင့်သာ ဖြတ်သန်းရမည်လားဆိုသည်မှာ။ ။  
ကိုးကား- ဘီဘီစီ

## ဘရပ်ဆဲလ်လေဆိပ် အသုံးပြုမှုလျော့ကျ

ဘရပ်ဆဲလ် မေ ၂၆  
မတ်လ ၂၂ ရက်နေ့ ဘရပ်ဆဲလ်လေဆိပ်၌ တိုက်ခိုက်ခံရပြီးနောက် ဘရပ်ဆဲလ်လေဆိပ်တွင် ခရီးသည် ၁ ဒသမ ၅ သန်း လျော့ကျသွားကြောင်း ဒေသတွင်းမီဒီယာများက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ အထူးသဖြင့် အာရှတိုက်သားများနှင့် အမေရိကန်များသည် ဘရပ်ဆဲလ်လေဆိပ်သို့ ခရီးသွားရန် မဝံ့ကြပေ။  
မတ်လ ၂၂ ရက်နေ့တိုက်ခိုက်မှု မဖြစ်ပွားမီက ဇန်နဝါရီလ၌ ခရီးသည် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလ၌ ၁၁ ရာခိုင်နှုန်း၊ မတ် ၁ ရက်မှ ၂ ရက်အထိ ၇ ဒသမ ၃ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့သည်။ သို့သော်တိုက်ခိုက်မှုအပြီး မတ်လ အကုန်၌မူ ခရီးသည် ၂၉ ဒသမ ၁ ရာခိုင်နှုန်း ထိကျဆင်းခဲ့သည်။  
(ဆင်ဖွာ)

## ကုလသမဂ္ဂလုံခြုံရေးကောင်စီက လိုက်ဘေးရီးယားအပေါ် ပိတ်ဆို့မှုများရပ်ဆိုင်း



လိုက်ဘေးရီးယားနိုင်ငံအပေါ် ဆယ်စုနှစ်တစ်ခုကျော်ကြာပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုများကိုရပ်ဆိုင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့၌ ဆုံးဖြတ်ချက်ချခဲ့သည်။ အသစ်ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အရလိုက်ဘေးရီးယား နိုင်ငံအပေါ် လက်နက်ကုန်သွယ်ခွင့် ပိတ်ဆို့မှုနှင့် အခြားသော ပိတ်ဆို့ထားမှုများကို အဆုံး သတ်တော့မည်ဖြစ်သည်။ လိုက်ဘေးရီးယားအပေါ် ထားရှိခဲ့သည့် ပိတ်ပင်မှုအချို့ကို လွန်ခဲ့သော နှစ်များက လျော့ချခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာလ၌ ကုလသမဂ္ဂက လိုက်ဘေးရီးယားနိုင်ငံအပေါ် ခရီးသွားလာခွင့် ပိတ်ပင်မှုကို ဖြေလျော့ပေးခဲ့သည်။  
(ဆင်ဖွာ)









## ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ စီမံချက် မြေသားရေကန်များတူးဖော်

ကျွန်းလှ မေ ၂၆  
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရက် ၁၀၀ စီမံကိန်းဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် မြေသားရေကန်များတူးဖော်လျက်ရှိကြောင်း သိရသည်။ ထိုသို့မြေသားရေကန်များတူးဖော်ရာ၌ မေ ၂၄ ရက်က ရွာသီကျေးရွာတွင် စတင်တူးဖော်လျက်ရှိပြီး သမန်းဆိပ်၊ ကုက္ကိုကုန်း၊ ငါးဘတ်အိုင်၊ ရွှေတောင်ကျေးရွာများတွင်လည်း ဆက်လက်တူးဖော်သွားမည်ဖြစ်သည်။  
အဆိုပါကျေးရွာငါးရွာတွင် တူးဖော်မည့်မြေသားရေကန်များကို (၁၀၀x၁၀၀x၆)ပေ တူးဖော်၍ရေကန်များကို နိုင်ငံတော်ခွင့်ပြုငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  
မျိုးဝင်းညို (ကျွန်းလှ)

**ရက် ၁၀၀ အတွင်း ကျေးရွာချင်းဆက် ကျောက်ချောလမ်းပြုပြင်မည်**

**ပန်းမော် မေ ၂၆**  
ကချင်ပြည်နယ် ပန်းမော်ခရိုင် ပန်းမော်မြို့နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံကိန်း အရည် (၃/၀) မိုင်ရှိ စာဝတီး-မံသဲကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြုပြင်မွမ်းမံဆောင်ရွက်မည်ဖြစ်ရာ ယင်းနေရာသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးနှင့်အဖွဲ့ မေ ၂၄ ရက်က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  
(ခရိုင် မြန် / ဆက်)

## ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းအတွင်းမှအမှိုက်များကို ရှင်းလင်း

ရန်ကုန် မေ ၂၆  
အပူလွန်ကဲသောရာသီမှ ရုတ်တရက်မုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ရန်ကုန်မြို့တွင်းနှင့် မြို့နယ်တို့တွင် ကားလမ်းနှင့် ရပ်ကွက်၊ ကျေးရွာလမ်းများ ရေဝပ်ရေလျှံဖြစ်ပေါ်လျက်ရှိရာ မေ ၂၄ ရက် နံနက်က လှိုင်သာယာမြို့နယ်အတွင်းရှိ ရေဝပ်ရေလျှံဖြစ်နေသောလမ်းများကို ဦးစားပေးအဖြစ် မြို့နယ်စည်ပင်သာယာမှု ဝန်ထမ်းများက မြောင်းအတွင်းမှ အမှိုက်များဆယ်တင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
“ဒီနေ့ ဒီလမ်းကို အဓိကထားပြီး လုပ်နေတယ်။ ဘက်ဟိုးနဲ့ မြောင်းတွေဆယ်တယ်။ ရပ်ကွက်တစ်ခုပြီး တစ်ခု အလှည့်ကျရှင်းလင်းတာ မလဆန်းထဲကပါ။ ရေစီးရေလာပိတ်တာတော့အကုန်လုံးပဲ။ လူအင်အား ၃၀ ကျော်နဲ့ တစ်လမ်းပြီးတစ်လမ်း ဆောင်ရွက်သွားမှာပါ” ဟု အမှတ်(၇) ရပ်ကွက်ရှိ ရေမြောင်းများကို ဆယ်နေသော စည်ပင်သာယာမှု တာဝန်ခံတစ်ဦးက ပြောသည်။  
မိုးရာသီတွင် ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-ညောင်တုန်း

ကားလမ်းမနံဘေးရှိ ပင်မရေမြောင်းအတွင်းနှင့် ရပ်ကွက်၊ ကျေးရွာတို့ကိုဖြတ်သန်းဆင်းသော မြောင်းများအတွင်း သို့ နေ့စဉ်စွန့်ပစ်သောရေဆိုးများ ပုံမှန်စီမံခန့်ခွဲခြင်းမရှိသည့်အတွက် ရေသန့်သောရေအားကွန်ကရစ်လမ်းပေါ်သို့တိုင်အောင် မြောင်းရေများလျှံခြင်းကို ရပ်ကွက်ပြည်သူများကြုံတွေ့ရလျက်ရှိသည်။  
ယခုလို မိုးအဆက်မပြတ်မှုကြောင့် လမ်းရေလျှံမှုကို ပို၍ရင်ဆိုင်နေရချိန်တွင် မြို့နယ်စည်ပင်သာယာမှု ယခုကဲ့သို့ အမှိုက်များကို ရှင်းလင်းဆောင်ရွက်ပေးသည့်အတွက် ရပ်ကွက်ပြည်သူတို့က ဝမ်းသာပီတိ ဖြစ်လျက်ရှိသည်။ မေ ၂၅ ရက်တွင် မီးခွက်ဈေးလမ်းမကြီး ၀၊ ယာရေမြောင်းများကိုဖော်၍ အမှိုက်များ ရှင်းလင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် လမ်းပေါ်ဈေးဆိုင်များ နှင့်ရေမြောင်းပေါ်တွင် အခိုင်အမာတည်ဆောက်ထားသော ဈေးဆိုင်များကို စည်ပင်သာယာမှု ယခင်ပုံစံမဟုတ်ဘဲ ပြတ်သားစွာ ရှင်းလင်းဆောင်ရွက်နိုင်မှု ရှိ မရှိကို ရပ်ကွက်ပြည်သူတို့ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း အမှတ်(၇)ရပ်ကွက်ပြည်သူတို့က ပြောဆိုလျက်ရှိသည်။  
သန်းထိုက် (လှိုင်သာယာ)



## ကြံခင်း-မြန်အောင်လမ်းပေါ်ရှိ ဖားတရုဉ်းတံတားချဉ်းကပ်လမ်း မြေသားပြိုကျမှုမဖြစ်စေရန်ဆောင်ရွက်

မြန်အောင် မေ ၂၆  
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြံခင်း-မြန်အောင်လမ်းပေါ်ရှိ ဖားတရုဉ်းတံတား ချဉ်းကပ်လမ်းမြေသားပြိုကျမှု မဖြစ်စေရန်အတွက် မြေထိန်းနံရံကာခြင်း ဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက်က ဟင်္သာတခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  
မိုးရွာသွန်းမှုကြောင့် ဖားတရုဉ်းတံတား ချဉ်းကပ်လမ်း (ကြံခင်းဘက်ခြမ်း)နှင့် (မြန်အောင်ဘက်ခြမ်း) မြေထိန်းနံရံများ ပြိုကျမှုမဖြစ်စေရန် လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး ယာဉ်များအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။  
ဖားတရုဉ်းတံတားသည် အရှည် ၄၈၆ ပေ၊ ၁ ဒဿ ၂ မီတာအချင်းရှိ သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ် အမျိုးအစားဖြစ်ပြီး သံမဏိသံပေါင် သံကူကွန်ကရစ်ကြမ်းခင်းတံတား အမျိုးအစားဖြစ်သည်။  
အဆိုပါတံတားတွင် ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်သုံးပေပီပီဝင်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (ယာဉ်+ကုန်) တန် (၆၀) ဖြစ်ကြောင်း သိရသည်။  
ဝင်းမိုလ် ( မြန် / ဆက် )

# ရပ်ရွာအခြေပြုခြင်းဖြင့် လူမှုစီးပွားဘဝများမြှင့်မားလာမည့် ခရီးသွားကဏ္ဍ၏ ရက်ပေါင်း ၁၀၀

[ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်] **■ သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ- မေဦးမိုး၊ ဟိုတယ် / ခရီး**



ကမ္ဘာလှည့်ခရီးသွားစဉ်သည်များ ရပ်ရွာလူထုအခြေပြုကျေးရွာများသို့ လာရောက်လည်ပတ်စဉ်

ရန်ကုန်နှင့် အလင်းမဝေလှသည့် မထင်မရှား တောင်ပေါ် မြို့ငယ်လေးတစ်မြို့သည် ပြည်တွင်းပြည်ပ ခရီးသွားများကို အချိန်တိုအတွင်း ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်သည်။ ထိုနေရာသည် သံတောင်ကြီး တောင်ပေါ်စခန်းဖြစ်ပြီး တောင်ငူမြို့နယ်တစ်ဆင့် နှစ်နာရီခန့် တစ်တောင်ပေါ် တစ်တောင်ဆင့် ခရီးဆန်ပြီးပါက အလွန်ပင် သာယာလှပသည့် ကျောက်တုံး ကျောက်ရွာများ၊ စိမ်းလန်းသည့် သစ်တောများအကြားတွင် မြင်တွေ့ရမည်ဖြစ်သည်။ သာယာလွန်းမော့ဖွယ်ကောင်းသည့် ကရင်ပြည်နယ်မှ နော်ဘူ ဘောတောင်နှင့် သံတောင်ကြီးပတ်ဝန်းကျင် ကျေးရွာများသည် သဘာဝကပေးအပ်သည့် အလှအပိုင်နှင့် အလွန်ပင်ပြည့်စုံ သည်ဟု ဆိုရမည်။ ယင်းဒေသသည် တစ်ချိန်က မငြိမ်းချမ်း သည့်ဒေသတစ်ခုအဖြစ် ဒေသခံများမှအပ အသွားအလာမရှိ

သလောက် နည်းပါးသော်လည်း ယခုအခါ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ရပ်ရွာအခြေပြုခရီးစဉ်များ ဖော်ထုတ်ဖြင့်တင် ပေးနေသည့် အစီအစဉ်များကြောင့် များစွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်ရာ ခရီးသည်များ တစ်နှစ်ပတ်လုံး မပြတ်တမ်းလာရောက်နေ ကြပြီဖြစ်သည်။

“ရက်ပေါင်း ၁၀၀ စီမံကိန်းဟာ တစ်ထွက်သလို အချက်ပေး သံနဲ့အတူ တွန်းအားပေးမှတစ်ရပ်ဖြစ်ပါတယ်။ အချိန်တိုအတွင်း ခရီးသွားကဏ္ဍ ဘာတွေဖြင့်တင်မလဲ၊ ပြည်သူလူထုကို တယ် လောက်အကျိုးရှိစေမလဲဆိုပြီး စဉ်းစားတဲ့အခါ အဓိကကျတဲ့ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကိုအချိန်ဖြင့်စေခြင်းက ပြည်သူ့ကို တိုက်ရိုက်အကျိုးကျေးဇူးရရှိစေတယ်လို့ ယူဆမိပါတယ်။ ရပ်ရွာ လူထုနဲ့ ခရီးသွားတွေအကြား တိုက်ရိုက်ထိတွေ့တဲ့ ခံစားချက်ကို



နိုင်ငံခြားခရီးသွားစဉ်သည်များ ဒေသခံများနှင့်လက်ရည်တစ်ပြောင်း ရင်းရင်းနှီးနှီးနေထိုင်ကြစဉ်

**သာယာလွန်းမော့ဖွယ်ကောင်းသည့် ကရင်ပြည်နယ်မှ နော်ဘူဘောတောင် နှင့် သံတောင်ကြီးပတ်ဝန်းကျင် ကျေးရွာများသည် သဘာဝကပေးအပ် သည့် အလှတရားတို့နှင့် အလွန်ပင် ပြည့်စုံသည်ဟု ဆိုရမည်။ ယင်းဒေသ သည် တစ်ချိန်က မငြိမ်းချမ်းသည့် ဒေသတစ်ခုအဖြစ် ဒေသခံများမှအပ အသွားအလာမရှိသလောက် နည်းပါး သော်လည်း ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရပ်ရွာ အခြေပြု ခရီးစဉ်များ ဖော်ထုတ် မြှင့်တင်ပေးနေသည့် အစီအစဉ်များ ကြောင့် များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်ရာ ခရီးသည်များ တစ်နှစ်ပတ်လုံး မပြတ်တမ်းလာရောက်နေကြ**



ဦးအုန်းမောင် ပြည်ထောင်စုဝန်ကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

ကရင်ပြည်နယ် သံတောင်ကြီးဒေသအပြင် ကရင်ပြည်နယ် အင်းတော်ကြီးကန် ပတ်ဝန်းကျင်ဒေသများ၊ ကယားပြည်နယ် လှိုင်တော်မြို့အနီး ပန်ပက်၊ တန်းလာလ်နှင့် တွေအော စွပ်ပိုင်

စသည့် ကျေးရွာများ၊ ရှမ်းပြည်နယ် ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီး၊ ထိန်နှင့် ကက္ကူကျေးရွာများ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကန်ကြီးတော်၊ ဆူလီပန်းနှင့် အင်းရောင်းကျေးရွာများ၊ မန္တလေးတိုင်းဒေသကြီး မင်းကွန်းနှင့် ကျောက်မြောင်းကျေးရွာအကြား ဆင်ကျွန်း၊ မြေစွန်းကျွန်းစသည့် ကျေးရွာများတွင် ရက်ပေါင်း ၁၀၀ အတွင်း ကနဦးစီမံကိန်းများ အဖြစ် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရှိရသည်။

“နာမည်ကြီးတဲ့ ပုဂံဒေသလိုနေရာတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် သဘာဝတရားကြီးကိုအားကိုးပြီး မိမိဖွဲ့လေ့လာလုပ်ကိုင်နေကြတဲ့ ပတ်ဝန်းကျင်အထူးကို လေ့လာလိုသူ တွေအတွက် ထိုင်းနိုင်ငံနဲ့ ဝီယက်နမ်နိုင်ငံလိုမျိုး တိမ်မြုပ်တွေ အလှတရားတွေ အများကြီးက မြန်မာနိုင်ငံမှာ ပိုလှတောင်များ ဦးမယ်ထင်ပါတယ်။ ဒါတွေကို လမ်းပန်းဆက်သွယ်မှုကောင်း ကောင်းနဲ့ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေပေးပို့ပေးဖို့ရင် လေ့လာလိုသူတွေအတွက်ပေး ဒေသခံတွေအတွက် အများကြီး အကျိုးရှိစေမယ်လို့ အကြံပြုလိုတယ်” ဟု သံတောင်ကြီးဒေသ သို့ သွားရောက်လေ့လာခဲ့သူ နောင်ဆောင်ဝင် ဝင်ဒီမာဒီရယ်က ပြောပြသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ရက်ပေါင်း ၁၀၀ အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းကို မြှင့်တင် စာမျက်နှာ ၁၀ သို့



တိမ်မြုပ်နေသော အလှတရားများ ဖော်ထုတ်သည့်ပြတိုက်

## ပြည်သူ့အတွက် ပထမ ရက် ၁၀၀

“ပြောင်းလဲချိန်တန်ပြီ” ဟူသော ကြွေးကြော်သံနှင့်အတူ အပြောင်းအလဲကို မျှော်လင့်သော ပြည်သူများက အစိုးရသစ်တစ်ရပ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့အစိုးရများ၏ တာဝန်မှာ ပြည်သူတို့၏ မျှော်လင့်ချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။ ယင်းအချက်သည် အစိုးရသစ်တိုင်းအတွက် စိန်ခေါ်မှုတစ်ခုလည်းဖြစ်သည်။

အစိုးရသစ်သည် ယခင်အစိုးရ ဝန်ကြီးဌာနများကို လျှော့တန်လျှော့၊ ဖြင့်တန်ပြင်း ပေါင်းတန်ပေါင်း စသည်ဖြင့် ပြုလုပ်ကာ ဝန်ကြီးဌာနများကို ကျစ်ကျစ် လျစ်လျစ်ဖွဲ့စည်း၍ အစပျိုးပြုပြင်ပြောင်းလဲခဲ့သည်။ ပြည်သူက ကြည်ဖြူနေဆဲ အစိုးရသစ်၏ ပထမရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များသည် ယင်းအစိုးရ၏ အရည်အသွေးကို အကဲဖြတ်နိုင်သည့် စံတစ်ခုဖြစ်သည်။ မေ ၁ ရက်မတင်မီသည့် ရက် ၁၀၀ ကာလအတွင်း ဝန်ကြီးဌာနတစ်ခုချင်းအလိုက် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ကြမည့်လုပ်ငန်းများကို သတင်းရယူစုစည်းဖော်ပြအပ်ပါသည်။



ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများဖော်ထုတ်ဖြင့်တင်ရေး အတွေ့အကြုံများလှလှဆွေးနွေးနေစဉ်





### စာမျက်နှာ ၁၇ မှ

သွားရန်အတွက် ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးစဉ်ဒေသသစ်များဖော်ထုတ်ဖြင့်တင် ခြင်းကိုလည်း တစ်ပါတည်းလုပ်ဆောင်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းနယ်ပယ်မှာ တာဝန်ယူနေတဲ့ ဝန်ထမ်း တွေအနေနဲ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိဖို့နဲ့ အရည်အချင်းပြည့် ဝန်ဆောင်နိုင်ဖို့ ရက်ပေါင်း ၁၀၀ အတွင်း စတင်ကြိုးပမ်းသွားမှာပါ။ ဒီအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းတွေ အများကြီးလိုအပ်လာပါတယ်။ အဲဒီ အခါ ကျွန်တော့်ရဲ့ နှစ်ပေါင်း ၄၀ ကျော်လုပ်ငန်း အတွေ့အကြုံ တွေနဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ၊ ဟိုတယ်/ခရီးကဏ္ဍအတွင်းက တတ်သိပညာရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးအကြံဉာဏ်ရယူပြီး ချို့ယွင်းချက်တွေ၊ အားနည်း ချက်တွေကို အဓိကထားဖော်ထုတ်ပြီး ဖြည့်စွက်ပြင်ဆင် သွားဖို့ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ရက် ၁၀၀ အတွင်း ဆောင်ရွက်ရန်ရှိသည့် လူ့စွမ်းအားဖြည့်တင်မှုအစီ အစဉ်များကို ရှင်းပြသည်။

ရခိုင်ပြည်နယ် မြောက်ဦးနှင့် ကျောက်တော်ဒေသများ တွင် ဒေသခံ ကျောင်းသား ကျောင်းသူများအတွက်



ရပ်ရွာလူထုအခြေပြု ကျေးရွာများတွင် ဒေသခံတို့၏ နေထိုင်မှုစေလွှတ်မှုကို နှစ်ခြိုက်နေကြသည့် ခရီးသွားဧည့်သည်များ

အကျိုးအမြတ်ကို ရနိုင်တယ်ဆိုတာကို ဖော်ထုတ်ပြသသွား မှာပါ။ အကျိုးအမြတ်ကိုသိလာရင် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်လာမှာဖြစ်သလို တစ်ဖက်မှာလည်း မှန်ကန် တဲ့ အတွေးအခေါ်တွေ၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေကို

ရေးဆွဲထားပြီဖြစ်ပြီး ပထမဦးစွာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေသစ်ပေါ်ထွက်လာရေး၊ ပြည်ပဧည့်သည် များ ပိုမိုဝင်ရောက်ရေး၊ ပြည်ပခရီးသည်များ လာရောက် နိုင်ရန်အတွက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်ရေး၊ နယ်စပ်ဒေသ ဝင်ပေါက်သစ်များ ဖွင့်လှစ်နိုင်ရေး၊ ခရီးသည်များ အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ရေး၊ အာဆီယံနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဟိုတယ်/ခရီးကဏ္ဍ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း ကျောင်းများ ဖွင့်လှစ်ရေး၊ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုစေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ကွယ်စေရေး၊ ခရီးသွားလုပ်ငန်းမှ ဆင်းရဲမှုလျှော့ချစေရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များသည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ပိုမိုအားဖြည့်ပေးသည့် အလားအလာ ကောင်းများကို တွေ့ရပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာခြင်းအားဖြင့် နိုင်ငံအတွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးထံ တိုက်ရိုက်အားဖြင့် ဖြစ်စေ၊ သွယ်ဝိုက်၍ အားဖြင့် ဖြစ်စေ အမြန်ဆုံးအကျိုးခံစားခွင့်များ ရရှိစေနိုင် မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် မိမိတို့နိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီး၏ ရိုးရာယဉ်ကျေးမှုစေလွှတ် ထုံးစံများကိုလည်း သိရှိနားလည်ခံစားနိုင်မည်ဖြစ်ကာ နိုင်ငံခြားသားဧည့်သည်များ ပိုမိုဝင်ရောက်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်သည်လည်း ထင်ရှားပေါ်လွင် လာတော့မည်ဖြစ်ပါကြောင်း။



ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတွင် တောင်ပေါ်တိုင်းရင်းသားများ၏ ရိုးရာစေလွှတ်မှုပြကွက်တစ်ခု

ကုန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် ပင်းတယ၊ ရွာငံနှင့် ညောင်ရွှေမြို့များတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများကို လည်း ကောင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ရက် ၁၀၀ စီမံချက်အဖြစ် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း (ရန်ကုန်)ကို ပိုမိုစနစ်တကျ ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပြီး အခြားသောပုဂ္ဂလိကသင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲနိုင်စေရေးအတွက် ပြင်ဆင်ဖွဲ့စည်းသွားရန်ရှိပြီး ဧည့်လမ်းညွှန်အခြေခံသင်တန်းများနှင့် ပိဋကတ်၊ မဟာပိဋကတ်၊ သင်ရိုးညွှန်းတမ်းများကို အာဆီယံအသိအမှတ်ပြုစံနှုန်းများ ဖြစ်ပေါ်လာစေရန် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားရန် ရှိကြောင်း ဝန်ကြီးဌာနမှ သိရှိရသည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍအတွင်း ရက်ပေါင်း ၁၀၀ စီမံချက်ကာလတွင် လုပ်ငန်းများပိုမိုလွယ်ကူ လျင်မြန်ရန်အတွက် ရည်ရွယ်ကာ ဝန်ကြီးဌာန ကိုးရမ္မာ အဆင့်မြင့် အရာရှိများပါဝင်သည့် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီကို နိုင်ငံတော်မှ ဖွဲ့စည်းပေး ခဲ့ခြင်းကြောင့် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု လွယ်ကူစေလာမည်ဖြစ်ကြောင်း သိရသည်။

“ရက်ပေါင်း ၁၀၀ အတွင်းမှာ ဖော်ထုတ်ပြီးသားခရီးစဉ် တွေကိုလည်း နိုင်ငံတကာကသိရှိအောင် မြှင့်တင်ကြော်ငြာဖို့ အတွက် စီစဉ်နေပါတယ်။ ဒါမှလည်း လာမယ့်ခရီးသွားရာသီ အတွက် အများကြီးအထောက်အကူဖြစ်လာမယ်လို့ ယုံကြည် တယ်။ ခရီးသွားကဏ္ဍကနေ ပြည်သူတွေအတွက် တိုက်ရိုက်

ပြည်သူက သိရှိဖို့အတွက် ဒီကာလမှာ ကျွန်တော်တို့ ဆောင်ရွက်နေရပါတယ်။ ရက် ၁၀၀ အတွင်းမှာ ရပ်ရွာလူထုကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းကို အများကြီးတိုးတက်အောင် ပြောင်းလဲပေးမယ်လို့ ယုံကြည်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

ရက် ၁၀၀ စီမံချက်များဖြင့် အချိန်တိုအတွင်း တိုက်ရိုက် အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် တစ်ဖက်တွင်လည်း အစိုးရသက်တမ်းကာလ ငါးနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း စီမံခန့်ခွဲမှုများ ဆက်တိုက်ချမှတ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

“နေပြည်တော်ကို MICE အတွက် ရည်ရွယ်ထားတဲ့ နေရာမှာ အစိုးရသက်တမ်းအတွင်း အစည်းအဝေးတွေ၊ Conference တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပြပွဲအစီအစဉ်တွေကို ဖွံ့ဖြိုးလာဖို့ လုပ်ရမှာတွေရှိပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ၊ အင်းလေးစတဲ့ လူအများ စိတ်ဝင်စားလည်ပတ်တဲ့နေရာတွေ မှာလည်း ရိုးရိုးခရီးစဉ်တွေကို MICE နဲ့တွဲဖက်ပြီး လုပ်ဆောင် ပေးဖို့ ဆောင်ရွက်မှာပါ။ အထူးသဖြင့် နေပြည်တော်ကို လာရောက်လည်ပတ်ကြသူတွေနဲ့ အကြောင်းကြောင်းကြောင့် လာရောက်သူတွေ အဆင်ပြေအောင် travel nappytaw.org ဝက်ဘ်ဆိုက်ကနေ အချက်အလက်တွေကို ပိုမိုပြည့်စုံ အောင် ဖော်ပြပေးဖို့လုပ်ဆောင်နေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။

အစိုးရသစ်လက်ထက် ငါးနှစ်တာကာလအတွင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အနာဂတ်စီမံခန့်ခွဲရေးအဖွဲ့ကို

## ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ရက်ပေါင်း ၁၀၀ အတွင်း လူထုအခြေပြု ခရီးသွား လုပ်ငန်းကို မြှင့်တင်သွားရန်အတွက် ဦးစားပေးအစီအစဉ်အဖြစ် ဆောင် ရွက်သွားမည်ဖြစ်ပြီး တစ်ဖက်တွင် လည်း ခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ခရီးစဉ်ဒေသသစ်များဖော်ထုတ် မြှင့်တင်ခြင်းကိုလည်း တစ်ပါတည်း လုပ်ဆောင်သွားရန် ရည်ရွယ်ထား

## ပြည်သူ့အတွက် ပထမ ရက် ၁၀၀ မြို့နယ်များ၌ ဆောင်ရွက်ချက်များ

**ရွာငံ**  
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် နေကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ မေ ၂၅ ရက်က ဖွင့်လှစ်သည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများ၏ ဆိုးကျိုးများအကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိလာသော အတွေ့အကြုံများကို အခြေခံ ချိတ်ဆက်ရုံသာမက လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တို့ကို ရှင်းလင်း ပြောကြားသည်။

### ထွန်းထွန်းဝင်း(ရွာငံ)

**သပိတ်ကျင်း**  
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် မြို့မရဲစခန်းမှူး ဒုဂျိမ်းထိန်လင်းမောင်နှင့် အဖွဲ့သည် အမှတ်(၉၄)ယာဉ်ထိန်းတပ်ဖွဲ့မှ သပိတ်ကျင်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းများနှင့် ပူးပေါင်း၍ ပြည်သူ့ဟိုတယ်ရှေးရှုလျက် ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ကျောင်းသားလူငယ်များအသိပညာ တိုးပွားစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာ ပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်း၊ ပရိယုတ်တာများဖြင့် လက်တွေ့အုပ်ချုပ်ရေးလင်း ပြသခြင်းလုပ်ငန်းများကို မေ ၂၅ ရက် နံနက်က ဒေသရှိ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ပူးပေါင်း၍ သပိတ်ကျင်းမြို့နယ် အုံးစုံး ကျေးရွာအုပ်စု ကွင်း(၃၀)အလက(ခွဲ)၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

### စိုးနိုင်ဝင်း(သပိတ်ကျင်း)

**တောင်ကုတ်**  
တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဦးသည် တောင်ကုတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ)ဒေါ်စန်းစန်းအေးနှင့်ဝန်ထမ်း များသည် မေလတတိယပတ်က တောင်ကုတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာတွင် တောင်ကုတ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေတွင်း လက်တူးတွင်း ၁၆ တွင်း တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

**လှိုင်းဘွဲ့**  
ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလှည့်သုံးမှုနှင့် တရားမဝင်ရောင်းဝယ် ရေးတိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲကို မေ ၂၅ ရက် နံနက် ၉ နာရီတွင် ထီလုံကျေးရွာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ သုံးစွဲခြင်း ကြောင့်ဖြစ်မှု ဖြစ်ဒဏ်များခံရမှု၊ မူးယစ်ဆေးဝါးအန္တရာယ် နှင့်ပတ်သက်သည့်အကြောင်းအရာများကို မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)



# မီလန်မြို့ပေါ်က မက်ဒရစ်ဗိုလ်လှပွဲ

ဝေမိုးဆက်

၂၀၁၅-၁၆ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လှပွဲကို လာမယ့် မေ ၂၉ ရက်မှာ အီတလီနိုင်ငံ မီလန်မြို့ရှိ ဆန်စီယိုကွင်းအတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။ အဆိုပါ ဗိုလ်လှပွဲမှာတော့ စပိန်အခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့အပြင် မက်ဒရစ်မြို့ပြိုင်ဘက် တွေလည်းဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။



**ချန်ပီယံလိဂ်** ပြိုင်ပွဲသမိုင်းမှာတော့ အောင်မြင်မှုတွေကို ခွဲခြားမှတ်တမ်းပြုထားရာမှာ စပိန်ကလပ် ရီးရဲမက်ဒရစ်ဟာ ပြိုင်ပွဲအတွင်း ဆုဖလားကို (၁၀)ကြိမ်တိတိ ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် အောင်မြင်မှုမှာလည်း စပိန်ကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်ဆုဖလားကို ၅ ကြိမ် တိတိရယူထားနိုင်ခဲ့တာကြောင့် နိုင်ငံအလိုက် အောင်မြင်မှု မှတ်တမ်းမှာလည်း စပိန်ကလပ်တွေကသာ အောင်မြင်ဆုံးအဖြစ်ရပ်တည်နေနိုင်တာကိုလည်း တွေ့ရနိုင်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့မြို့အလိုက် အောင်မြင်မှုမှတ်တမ်းမှာ မီလန်မြို့ဟာ ချန်ပီယံဆုဖလားကို (၁၀)ကြိမ်ရယူထားနိုင်ပြီး ဒုတိယဆုကို ခြောက်ကြိမ်ရယူထားနိုင်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်ဆုံးမြို့အဖြစ်ရပ်တည်နေနိုင်ပါတယ်။ ဒါပေမယ့် မီလန်မြို့ဟာ ဒုတိယ အောင်မြင်ဆုံးမြို့ဖြစ်တဲ့ မက်ဒရစ်မြို့ထက် ဒုတိယ ရရှိမှု တစ်ကြိမ်သာ ပိုမိုအသာရရှိထားခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်မှု အကြိမ်အရေအတွက်ကတော့ မီလန်မြို့နဲ့ မက်ဒရစ်မြို့တို့ဟာ (၁၀)ကြိမ်စီ တူညီနေခဲ့တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီတစ်ကြိမ် နောက်ဆုံးဗိုလ်လှပွဲကို မက်ဒရစ်မြို့ခံနဲ့သင်း တက်ရောက်လာနိုင်ခဲ့တာကြောင့် ဒီဗိုလ်လှပွဲမှာ ဘယ်အသင်းပဲ ဗိုလ်လှပွဲရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မြို့အလိုက် အောင်မြင်မှုမှတ်တမ်းမှာ စပိန်ရဲ့ မက်ဒရစ်မြို့ဟာ အီတလီရဲ့ မီလန်မြို့ကို ကျော်ဖြတ်သွားနိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်မှုမှတ်တမ်းမှာတော့ စပိန်တွေကသာ အလုံးစုံလွှမ်းမိုးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း မီလန်မြို့ရဲ့ ချန်ပီယံလိဂ်အောင်မြင်မှု

ကို ကျော်ဖြတ်မယ့် မီလန်မြို့က မက်ဒရစ်အသင်းတွေရဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လှပွဲမှာ ဘယ်အသင်းဗိုလ်လှပွဲသွား နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ပိုကောင်းလာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ဆန်စီယိုကွင်းမှာ နောက်ဆုံးဗိုလ်လှပွဲကို အရင်က သုံးကြိမ် ကျင်းပခဲ့ဖူးပါတယ်။ အဆိုပါ သုံးကြိမ်ကတော့ ၁၉၆၅၊ ၁၉၇၀၊ ၂၀၀၁ ခုနှစ်ဗိုလ်လှပွဲ တွေဖြစ်ပြီး အဆိုပါ သုံးကြိမ်အတွင်းမှာတော့ စပိန်ကလပ် တွေဟာ တစ်ကြိမ်သာ ဗိုလ်လှပွဲကို တက်ရောက်နိုင်ခဲ့ဖူးပါတယ်။ အဆိုပါ တစ်ကြိမ်ကတော့ ၂၀၀၀-၀၁ ဗိုလ်လှပွဲဖြစ်ပြီး အဆိုပါနှစ် မှာတော့ ဗလင်စီယာအသင်းဟာ နောက်ဆုံးဗိုလ်လှပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနှစ်မှာ ဗလင်စီယာဟာဘိုင်ယန်ကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံဆုဖလားကို အရယူနိုင်ခဲ့ပါဘူး။

ဒါ့ကြောင့်လည်း ဒီတစ်ကြိမ် ဗိုလ်လှပွဲမှာ ဆန်စီယိုကွင်းအတွင်း စပိန်ကလပ်အသင်းတစ်သင်း ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်မယ့် ဗိုလ်လှပွဲလည်း ဖြစ်လာဖို့ရှိနေပါတယ်။

ပြောမယ်ဆိုရင်တော့ ဒီတစ်ကြိမ် ဗိုလ်လှပွဲမှာဆုတွေမယ့် ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့ ၂၀၁၄ နောက်ဆုံးဗိုလ်လှပွဲတုန်းကလည်း နီးနီးကပ်ကပ်ဆုံတွေ့ထားခဲ့ ကြ တဲ့ပြိုင်ဘက်တွေဖြစ်ပါတယ်။ အဆိုပါ ၂၀၁၄ ဗိုလ်လှပွဲတုန်း ကတော့ အက်သလက်တီကိုဟာ ရီးရဲကို မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ ၁-၀ နဲ့ အနိုင်ရနေခဲ့လို့ ချန်ပီယံလိဂ်ဆုဖလားကို ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်တော့ မယ့်အခြေအနေနဲ့ အတော်လေးနီးစပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ရာမိုစ်က ရီးရဲအတွက် ချေပ ဂိုးသွင်းယူနိုင်ခဲ့လို့ အက်သလက်တီကိုတို့ အချိန်ပိုဆက်ကစား

ခဲ့ရတာ အချိန်ပိုမှာတော့ ဘေးလ်၊ မာဆယ်လို၊ ရော်နယ်ဒိုတို့က ရီးရဲအတွက် သုံးဂိုး ထပ်မံသွင်းယူသွားတာကိုခံရပြီး ချန်ပီယံ ဆုဖလားနဲ့ ကပ်လွဲခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဒီတစ်ကြိမ် ပြန်လည်ဆုံတွေ့မှုမှာ အက်သလက်တီကိုအနေနဲ့ ရီးရဲကို ၂၀၁၄ တုန်းက ရှုံးကြေး ပြန်ဆပ်ကာ ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ပိုကောင်းလာပါတယ်။ အထူးသဖြင့် အက်သလက် တီကိုဟာ ဒီပြိုင်ပွဲမှာ ဗိုလ်လှပွဲကို တက်ရောက်နိုင်ဖို့အတွက် ဘာစီလိုနာ၊ ဘိုင်ယန်တို့လို အသင်းကောင်းတွေကို ကျော်ဖြတ် လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာဆိုရင် အက်သလက် တီကိုဟာ မြေစွမ်းပိုင်းကောင်းမွန်လွန်းခဲ့ပါတယ်။

အထူးသဖြင့် အက်သလက်တီကို နည်းပြ ဆီမြန်နီဟာ ခံစစ်ပျံ့ဟာကို ပိုင်နိုင်သူတစ်ဦးဖြစ်သလို အက်သလက်တီ ကိုခံစစ်မှူးတွေဖြစ်တဲ့ ဂျွန်ဖရန်၊ ဂျင်မီနာ၊ ဂိုဒင်၊ ဖီလစ်ပီလုပ် တို့ဟာလည်း မြေစွမ်းပိုင်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် အက်သလက်တီကို ဂိုးသမား အော့ဘလက်ဟာလည်း လက်စွမ်းပိုင်းအထူးတည်ငြိမ်သူဖြစ်နေ တာကြောင့် အက်သလက်တီကိုခံစစ်ဟာ ဘိုင်ယန်၊ ဘာစီလိုနာ တို့လို တိုက်စစ်ပိုင်း အထူးကောင်းမွန်တဲ့ အသင်းတွေကိုတောင် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တောရက်စ်၊ ဂရက်စ်မန်း၊ ဆောနီဂတ်၊ ကိုကီတို့ရဲ့တိုက်စစ်ဇန် ဟာလည်း တစ်ဦးချင်းအရည်အသွေးရော စုစည်းမှုအားကပါ ထက်မြက်နေတာကြောင့် အက်သလက်တီကိုရဲ့တန်ပြန်တိုက်စစ် တွေဟာလည်း ထက်မြက်ခဲ့သလို ဘာစီလိုနာ၊ ဘိုင်ယန်တို့ ကိုတောင် ကျော်ဖြတ်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ဒီတစ်ကြိမ်ဆုံတွေ့မှုမှာ ရီးရဲအနေနဲ့ အက်သလက်တီကို ကို ခက်ခက်ခဲခဲဆိုင်ဆိုင်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။

ပြောရမယ်ဆိုရင် ရီးရဲဟာ ဒီနှစ် လာလီဂါပြိုင်ပွဲအတွင်း မှာတုန်းကလည်း အက်သလက်တီကိုကို နှစ်ကျော့စလုံးအနိုင် မရခဲ့ပါဘူး။ အက်သလက်တီကိုကွင်းမှာတုန်းက တစ်ဦးစီသရေသာ ကစားနိုင်ခဲ့သလို အိမ်ကွင်းမှာကစားခဲ့ရတုန်းကလည်း ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အထူးသဖြင့် ရီးရဲမှာ ဘင်ဇီမာ၊ ဘေးလ်တို့ မြေစွမ်းပြသနေနိုင်တာ မှန်ပေမယ့် အိမ်က တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မြေစွမ်းကျဆင်းနေပါတယ်။ ရော်နယ်ဒိုဟာ ဂိုးသွင်းစွမ်းရည်နဲ့ အဆုံးသတ်သေချာမှု ကျဆင်းသွားခြင်းမရှိ သေးပေမယ့် တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုအပိုင်းမှာတော့

စွမ်းဆောင်နိုင်မှု ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လည်း ရီးရဲတိုက်စစ်ပိုင်းဟာ ဒီပြိုင်ပွဲမှာလည်း အက်သလက်တီကို ခံစစ်ကို ဖိအားပေးကျော်ဖြတ်နိုင်ဖို့ အခက်တွေ့သွားနိုင်ပါ တယ်။

ပြောရမယ်ဆိုရင်တော့ ရီးရဲရော အက်သလက်တီကိုပါ ဒီရာသီမှာလက်ရှိ အချိန်အထိ ဒီရာသီအတွက် ဆုဖလားတစ်လုံး မှရယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့်လည်း ရီးရဲရော အက်သ လက်တီကိုပါ ဆုဖလားလက်မဲ့ မဖြစ်စေရေးအတွက် ဒီဆုဖလားကို ရယူနိုင်ဖို့အတွက် အားစိုက်ကစားလာကြမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ချန်ပီယံလိဂ် အစဉ်အလာပိုင်းအရတော့ ရီးရဲက အားသာနေတာမှန်ပေမယ့်လည်း ဒီရာသီမှာ အက်သ လက်တီကိုရဲ့ မြေစွမ်းနဲ့ အသင်းလိုက်အခြေအနေဟာ ၂၀၁၄ ကထက်တောင် ပိုမိုအားကောင်းနေတာကြောင့် ဒီပွဲစဉ်မှာလည်း ရီးရဲမက်ဒရစ်အနေနဲ့ အက်သလက်တီကိုကို အနိုင်ရယူနိုင်ဖို့ အတော်လေးခက်ခက်ခဲခဲ ရှိနေကန့်ရနိုင်ပါတယ်။

အထူးသဖြင့် လက်ရှိအချိန်မှာလည်း ရီးရဲနည်းပြ ဇီဒန်း ထက် အက်သလက်တီကိုနည်းပြ ဆီမြန်နီဟာ နည်းပြအတွေ့ အကြုံ ပိုမိုပြည့်ဝသူဖြစ်သလို ပျံ့ဟာပိုင်း ပိုင်နိုင်မှုအရလည်း အက်သလက်တီကိုနည်းပြ ဆီမြန်နီက ပိုထက်မြက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဗိုလ်လှပွဲမှာတော့ ရီးရဲတို့ အက်သ လက်တီကိုအသင်းကို မိနစ် ၉၀ အတွင်း အနိုင်ရ ချန်ပီယံဖြစ်နိုင် ဖို့ဆိုတာက ခက်ခဲလွန်းနေပါတယ်။

ရီးရဲ၏ချန်ပီယံလိဂ်ခြေစွမ်း		
ရီးရဲ	၄-၀	ရှက်တာဒီးနက်
မယ်လ်မို	၀-၂	ရီးရဲ
ပီအက်စ်ဂျီ	၀-၀	ရီးရဲ
ရီးရဲ	၁-၀	ပီအက်စ်ဂျီ
ရှက်တာဒီးနက်	၃-၄	ရီးရဲ
ရီးရဲ	၈-၀	မယ်လ်မို
ရီးမား	၀-၂	ရီးရဲ
ရီးရဲ	၂-၀	ရီးမား
ဝပ်ဘတ်	၂-၀	ရီးရဲ
ရီးရဲ	၃-၀	ဝပ်ဘတ်
မန်စီးတီး	၀-၀	ရီးရဲ
ရီးရဲ	၁-၀	မန်စီးတီး

အက်သလက် ချန်ပီယံလိဂ်ခြေစွမ်း		
ဂါလာတာစာရေး	၀-၂	အက်သလက်
အက်သလက်	၁-၂	ဘင်ဇီကာ
အက်သလက်	၄-၀	အက်စ်တာနာ
အက်စ်တာနာ	၀-၀	အက်သလက်
အက်သလက်	၂-၀	ဂါလာတာစာရေး
ဘင်ဇီကာ	၁-၂	အက်သလက်
အိုင်ဟိုပင်	၀-၀	အက်သလက်
အက်သလက်	၀-၀	အိုင်ဟိုပင်
ဘာစီလိုနာ	၂-၁	အက်သလက်
အက်သလက်	၂-၀	ဘာစီလိုနာ
အက်သလက်	၁-၀	ဘိုင်ယန်
ဘိုင်ယန်	၂-၁	အက်သလက်

ထိပ်တိုက်ဆုံတွေ့မှုနောက်ဆုံး (၆)ကြိမ်		
ရီးရဲ	၀-၁	အက်သလက်
အက်သလက်	၁-၁	ရီးရဲ
ရီးရဲ	၁-၀	အက်သလက်
အက်သလက်	၀-၀	ရီးရဲ
အက်သလက်	၄-၀	ရီးရဲ
အက်သလက်	၀-၀	ရီးရဲ
ရီးရဲ	၂-၂	အက်သလက်

ရီးရဲ၏ ချန်ပီယံလိဂ်ဖလားရယူနိုင်မှု	
၁၀ ကြိမ် - ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆၊ ၁၉၆၈၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄။	
အက်သလက်၏ချန်ပီယံလိဂ်ဖလားရယူနိုင်မှု	
မရှိ	

**တောရက်စ်၊ ဂရက်စ်မန်း၊ ဆောနီဂတ်၊ ကိုကီတို့ရဲ့ တိုက်စစ်ဇန်ဟာလည်း တစ်ဦးချင်း အရည်အသွေးရော စုစည်းမှုအားကပါ ထက်မြက်နေတာကြောင့် အက်သလက်တီကိုရဲ့ တန်ပြန်တိုက်စစ်တွေဟာလည်း ထက်မြက်ခဲ့သလို ဘာစီလိုနာ၊ ဘိုင်ယန်တို့ကိုတောင် ကျော်ဖြတ်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီတစ်ကြိမ်ဆုံတွေ့မှုမှာ ရီးရဲအနေနဲ့ အက်သလက်တီကို ကိုခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။**

# ယူရို ၂၀၁၆မှာ ပေါ်တူဂီအသင်းနဲ့အတူ စောင့်ကြည့်ရမယ့် လူငယ်ကစားသမား ရီနာတိုဆန်းချက်င်



**အောင်က**

မကြာခင်မှာ ပြင်သစ်နိုင်ငံမှာ လက်ခံကျင်းပမယ့် ယူရို ၂၀၁၆ပြိုင်ပွဲကြီးဟာ စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲနဲ့အတူ နိုင်ငံပေါင်း ၂၄ နိုင်ငံ ပါဝင်ကစားကြမှာဖြစ်ပြီး ကစားသမားပေါင်း များစွာလည်း ပါဝင်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှ လူအများဆုံး စိတ်ဝင်စားမှုရှိတာကတော့ ပေါ်တူဂီ၊ မူလာနဲ့ ရော်နယ်ဒိုတို့လို့ ကစားသမားတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အပြင် ယူရိုနဲ့အတူလူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ပြီး တောက်ပလာမယ့် ကစားသမားတွေလည်း ပေါ်ထွက်လာဦးမှာဖြစ်ပါတယ်။ အဲဒီထဲမှာမှ လက်ရှိအချိန်မှာ လူအများဆုံးအာရုံစိုက်မှုကို ရရှိထားပြီး ထွန်းတောက်လာဖို့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးကတော့ ပေါ်တူဂီ လူငယ်ကစားသမား ရီနာတိုဆန်းချက်င် ဖြစ်ပါတယ်။

သူဟာ မကြာသေးခင်ကပဲ ဘင်ဖီကာကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ စုစုပေါင်း ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၈၀ ဖြစ်ပေမယ့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီကနဦးပြောင်းရွှေ့ကြေး တောင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ သမိုင်းမှာတော့ ဂျာမီမာတီးနက်စ်၊ ဂျေ့စ်၊ ဝီဒလ်တို့ပြီးရင် စတုတ္ထမြောက် ဈေးအကြီးဆုံးကစားသမားအဖြစ် ရှိနေပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာတော့ သူ့ရဲ့ ခြေစွမ်းကို လူတိုင်းက တွေ့မြင်လိုနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရီနာတိုဆန်းချက်င်ဟာ လစွဲတွန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဘင်ဖီကာလူငယ်အကယ်ဒမီ

ကို အသက် ကိုးနှစ်အရွယ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး ဘင်ဖီကာအသင်းကြီးမှာတော့ ၂၀၁၄-၁၅ ရာသီမှာ စတင်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပရိုကစားသမားစတင်ခဲ့တယ်လို့လည်း ပြောရမှာပါ။ ဒါပေမယ့် သူ့ရဲ့ခြေစွမ်းကောင်းမွန်မှုတွေကြောင့် ဘင်ဖီကာအသင်းဟာ ၂၀၁၅ ခုနှစ်မှာ နိုဝင်ဘာလမှ ၂၀၁၆ အထိ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အသင်းမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဘရာဂါနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် မီဒီယာများရဲ့ ချီးကျူးမှုကိုခံခဲ့ရပါတယ်။ ဒါအပြင် အသက် ၁၈ နှစ်ပြည့်တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ ပထမဦးဆုံးဂိုးကလည်း တစ်လတာအကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါအပြင် ၂၀၁၅-၁၆ ရာသီမှာလည်း အသင်းနဲ့အတူ ပြည်တွင်းဆုလေး နှစ်လုံးရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရီနာတိုဆန်းချက်င်ကို ဘိုင်ယန်မြူးနစ်အသင်းက မျက်စိကျပြီး ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ရီနာတိုဆန်းချက်င်ဟာ ကွင်းလယ် ခံစစ်ပိုင်းသာမက တိုက်စစ်ပိုင်းကိုပါ ကစားနိုင်တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နည်းစနစ်၊ သန်မာဖျတ်လတ်မှုတွေကတော့ သူ့ကို တိုက်စစ်ပိုင်းသာမက ခံစစ်ပိုင်းပါ အကောင်းဆုံးကစားနိုင်ဖို့ အတွက် ပံ့ပိုးပေးထားပါတယ်။ ဒါအပြင် သူ့ရဲ့ အဝေးကန်ချက်တွေကလည်း ကောင်းမွန်မှုရှိတာကြောင့် ပေါ်တူဂီအသင်းရဲ့ ရိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုပေါ် တူဂီနည်းပြ ဖာနန်တိုဆန်းတို့စိတ်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် စိတ်ချရတဲ့ ကစားသမား

တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါအပြင် သူဟာ ပေါ်တူဂီအသင်းရဲ့ တန်ပြန်တိုက်စစ်အတွက်လည်းအရေးကြီးတဲ့ကစားသမားအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ဝွာဒီယိုလာက သူ့နဲ့ပတ်သက်ပြီး “သူဟာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးပါ။ သူဟာ အသင်းရဲ့ ဘယ်နေရာမဆို ကစားနိုင်စွမ်းလည်းရှိပါတယ်။ သူ့မှာ ကောင်းမွန်တဲ့အနာဂတ်တွေလည်း ရှိနေပါတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။

ရီနာတိုဆန်းချက်င်ဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာအသင်းမှာ ၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ရှစ်ဂိုးသွင်းယူပေးကာ ဂိုးရရှိဖို့လည်း တစ်ကြိမ် ပံ့ပိုးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီနာတိုဟာ ဒေါသကြီးတဲ့ ကစားသမားတစ်ဦးလို့ ပြောရမှာဖြစ်ပါတယ်။ သူဟာ ဘင်ဖီကာအသင်းမှာ ကစားခဲ့တဲ့ ပွဲပေါင်း ၅၈ ပွဲရှိပြီး အပါကတ်ပေါင်း ၁၅ ကြိမ် အပြစ်ခံခဲ့ရပြီး အနီကတ် သုံးကြိမ်အပြစ်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း လာမယ့်ယူရို ၂၀၁၆ ပြိုင်ပွဲမှာ သူ့အနေနဲ့ အေးဆေးနဲ့သာ ကစားမယ်ဆိုရင်တော့ ပေါ်တူဂီအသင်းအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်င်ဟာ မကြာသေးခင်ကပဲ ပေါ်တူဂီအသင်းရဲ့ နောက်ဆုံး ၂၃ ယောက်လူစာရင်းမှာ ရော်နယ်ဒိုနဲ့အတူ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ယူရို ၂၀၁၆ မှာ ရီနာတိုဆန်းချက်င်အနေနဲ့ ပေါ်တူဂီအသင်းအတွက် ဘယ်လောက်အထိ အောင်မြင်မှုတွေ ရယူပေးနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

## မန်ယူသို့ အိဘရာဟီမိုဗစ် ရောက်ရှိလာပါက နံပါတ် ၉ ဂျာနီ ဝတ်ဆင်ခွင့်ရမည်ဟု သတင်းထွက်ပေါ်

မန်ယူအသင်း၏ မန်နေဂျာသစ် ပေါ်တူဂီလူမျိုး မန်နေဂျာ မော်ရင်ညိုသည် မန်ယူအသင်းသို့ ဆွီဒင်တိုက်စစ်မှူး အိဘရာဟီမိုဗစ် ရောက်ရှိလာပါက မန်ယူအသင်း၏ နံပါတ် ၉ ဂျာနီအား အိဘရာဟီမိုဗစ်ကို ဝတ်ဆင်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း မေ ၂၅ ရက်တွင် ထွက်ပေါ်လာသော သတင်းများ၌ ဖော်ပြထားသည်။

တိုက်စစ်မှူး အိဘရာဟီမိုဗစ် (၃၄ နှစ်)သည် ၂၀၀၅-၀၆ ခုနှစ် ဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခဲ့ပြီးနောက် မန်ယူအသင်းနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် နီးစပ်နေ သည်ဟု ထင်ကြေးပေးခံနေရသူဖြစ်သည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ နံပါတ် ၉ ဂျာနီကို ပြင်သစ်လူငယ် တိုက်စစ်မှူး အန်ထော်နီ မာတီရယ်က ဝတ်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းသို့ တိုက်စစ်မှူး အိဘရာဟီမိုဗစ် ရောက်ရှိလာပါက တိုက်စစ်မှူး မာတီရယ် အနေဖြင့် နံပါတ် ၉ ဂျာနီကို ဆုံးရှုံးရမည်ဖြစ်သော်လည်း မန်ယူအသင်း၏ ဂန္ထဝင်ဂျာနီနံပါတ် တစ်ခုဖြစ်သော နံပါတ် ၇ ဂျာနီကို ပြောင်းလဲဝတ်ဆင်ခွင့် ရရှိလိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ မန်ယူအသင်းတွင် နံပါတ် ၇ ဂျာနီအား ဟော်လန်တောင်ပံကစားသမား ဒီပေးက ဝတ်ဆင်နေခြင်းဖြစ်ကာ ဒီပေးသည် မန်ယူအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။ တိုက်စစ်မှူး အိဘရာဟီမိုဗစ်သည် ၂၀၀၈-၀၉ ခုနှစ် ဘောလုံးရာသီတွင် အင်တာဗီလန်အသင်း၌ မော်ရင်ညို၏ လက်အောက်တွင် ကစားခဲ့ဖူးသူဖြစ်သည်။



## မော်ရင်ညိုသည် မန်ယူအတွက် သင့်တော်မှု ရှိမရှိ သံသယဖြစ်မိကြောင်း ကန်တိုနာ ဖွင့်ဟ

မန်ယူအသင်း ဂန္ထဝင်ကစားသမား အဲရစ်ကန်တိုနာက ချယ်လ်ဆီ၊ မန်နေဂျာဟောင်း မော်ရင်ညိုသည် မန်ယူအသင်း မန်နေဂျာရာထူးမှ ထုတ်ပယ်ခံခဲ့ရသော လူဝတ်စုံဟောင်းလဲ၏ နေရာတွင် အစားထိုးရန် သင့်တော်မှု ရှိမရှိကို သံသယဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် မန်နေဂျာ ဗန်ဟားလ်အား ရာထူးမှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်တိုက်စစ်မှူးဟောင်း ကန်တိုနာက “မော်ရင်ညိုကို ကျွန်တော်နှစ်သက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဘောလုံးကစားဟန် ဖန်တီးမှုတွေကြောင့် မော်ရင်ညိုဟာ မန်ယူအတွက် သင့်တော်တဲ့ မန်နေဂျာလို့တော့ ကျွန်တော်မထင်ဘူး။ မော်ရင်ညိုရဲ့ဘောလုံးအားကစားအပေါ် ချစ်ခင်စွဲလမ်းမှု



ရှိတာ၊ သူ့ရဲ့ဟာသပြက်လုံး ထုတ်တတ်မှုတွေကို နှစ်သက်ပါတယ်။ သူဟာ အလွန်ဉာဏ်ထက်မြက်ပြီး ကစားသမားတွေဆီက စွမ်းဆောင်ရည်ကိုလည်း ရာနှုန်းပြည့်ရရှိအောင် စွမ်းဆောင်နိုင်သူပါ။ ဒါကြောင့်လည်း မော်ရင်ညိုက အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ညိုဟာ ကစားနည်း ပုံစံကြောင့် သူဟာ မန်ယူအသင်းမှာ အောင်မြင်မှုရရှိသည့်တိုင်အောင် မန်ယူပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှု ရရှိလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ မော်ရင်ညိုဟာ မန်ယူအသင်းမှာ အောင်မြင်နိုင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း မန်ယူအသင်း၌ မည်သည့်အမှားအယွင်းရှိနေသည်ဟု ထင်မြင်မိပါသလဲဟု မေးမြန်းမှုကို ကန်တိုနာက “သူတို့ဟာ တစ်စုံတစ်ရာ ပျောက်ဆုံးသလို ခံစားနေရပါတယ်။ ဒါကို ခင်ဗျားတို့လည်း ခံစားမိမှာပါ။ အသင်းမှာ ၂၅ နှစ်ကျော်ကာလအထိ တစ်စုံတစ်ဦး ရှိနေခဲ့ပြီးတဲ့နောက် အဲဒီသူမရှိနေတော့တဲ့အခါ ဒါက အခက်အခဲဖြစ်လာပါတယ်။ မန်ယူအသင်းကို ထိပ်တန်းမန်နေဂျာတစ်ဦး ရောက်ရှိလာသည့်တိုင် ပရိသတ်တွေအနေနဲ့ ဖာဂူဆန်ရဲ့အတွေးအမြင် အယူအဆကို ခံစားနေရဆဲဖြစ်ပါတယ်” ဟု ဖြေဆိုခဲ့သည်။

## တစ်နေ့နေ့တွင် အာဂျင်တီးနားသို့ ပြန်လိုကြောင်း မက်ဆီပြောဆို



ဘာစီလိုနာကစားသမားဘဝအဆုံးသတ်ချိန်တွင် ဇာတိနိုင်ငံဖြစ်သည့် အာဂျင်တီးနား သို့ပြန်ရန် ဆန္ဒရှိကြောင်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက ထုတ်ဖော်ပြောဆိုလိုက်သည်။

မက်ဆီသည် အသက် ၃၃ နှစ်အရွယ်ကတည်းက အာဂျင်တီးနားမှ ထွက်ခွာကာ စပိန်ကလပ် ဘာစီလိုနာ လူငယ်အသင်းသို့ ရောက်ရှိလာသူဖြစ်သည်။

အင်တာဗျူးအစီအစဉ်တစ်ခုတွင် မက်ဆီက “တစ်နေ့နေ့မှာတော့ အာဂျင်တီးနားကို ပြန်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက အာဂျင်တီးနားကနေ ထွက်ခွာခဲ့ရတာကြောင့်ပါ။ ဘာစီလိုနာကို ရောက်ရှိလာချိန်တွေဟာ ခက်ခဲခွဲခွဲထွေးထွေးတဲ့ကာလလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ နှစ်သက်ကျေနပ်မှုကို ခံစားရပါတယ်။ ဘာစီလိုနာလိုအသင်းမျိုးကို ရောက်လာပြီး ဒီအသင်းမှာ ပါဝင်ကစားခွင့်ရတာက ကြီးကျယ်ခမ်းနားတဲ့ဖြစ်ရပ်ပါ။ အခြားတစ်ဖက်မှာတော့ ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အရာရာကို ချွန်ထားခဲ့ရတာကြောင့်ပါ။ ဘာစီလိုနာကို ရောက်လာချိန်မှာ ကျွန်တော်ဟာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ကျွန်တော်ရဲ့ငယ်စဉ်ဘဝကို အာဂျင်တီးနားမှာ နေထိုင်ရမှာတွေကို စွန့်လွှတ်ခဲ့ရပါတယ်။ စပိန်ကို စတင်ရောက်ရှိလာချိန်မှာ ကျွန်တော်က ဘာမှမဟုတ်သေးပါဘူး။ သူညီဘဝကနေ စတင်ခဲ့ရတာပါ။ ဒါက အလွန်ခက်ခဲပါတယ်” ဟု ပြောသွားသည်။









# မိုးဦးရာသီကစမ်းမဲ အထူးအစီအစဉ်

**MECTel မိုးဦးရာသီ Lucky Draw အစီအစဉ်အား ၂၀၁၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတုန့်ထိ ထပ်မံပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆုမဲများအဖြစ် Suzuki ERTIGA Brand New ကားအသစ်(၁)စီး၊ ရွှေဒီဂျစ်နယ်ပြားနှင့် အခြားဆုမဲပေါင်းများစွာ အပါအဝင် MECTel သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် မေလအတွင်းမှစ၍ ငွေဖြည့်သွင်းသူများနှင့် ရွှေမေတ္တာအစီအစဉ်တွင် ပါဝင်သုံးစွဲသူများအားလုံး ကံစမ်းပေးသွားမည်ဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။**



**Yadanar Family Int'l Co.,Ltd.**  
**(ဝန်ထမ်းအလိုရှိသည်)**  
 Medical Sale Representative ကျား ၁၀၊ မ ၁၀ ဦး ဘွဲ့ရဖြစ်ရမည်။  
 အင်္ဂလိပ်စာအသင့်အတင့်ပြောနိုင်ရမည်။  
 လုပ်ငန်းအတွေ့အကြုံ(၃)နှစ်ရှိရမည်။  
 နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လာရောက် လျှောက်ထားနိုင်ပါသည်။  
 ဆက်သွယ်ရန်လိပ်စာ အမှတ် ၆၉၄/၇၀၀၊ ပထမထပ်၊ ကုန်သည်လမ်းနှင့် ၂၇ လမ်းထောင့်၊ ဖုန်း-၀၉-၇၃၀၂၉၈၈၃

**သိရိစန္ဒာဆေးရုံ**  
 အမှတ်(၁၃၀)၊ သာယာကုန်းလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်  
 ဖုန်း-၀၁-၆၄၀၃၆၆၊ ၀၁-၆၄၄၈၀၀  
 ၁။ Medical Officer  
 M.B.,B.S ဘွဲ့ရ၊ ဆမရရှိပြီးသူ ဖြစ်ရမည်။  
 နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။  
 ၂။ သူနာပြု  
 B.N.S.C/ Dip in Nursing / Certificate in Mid-Wife ရရှိပြီးသူ ဖြစ်ရမည်။  
 နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။  
 လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဉ်း၊ လိုင်စင်ဓာတ်ပုံ (၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူများ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနှင့်အတူ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

**အများသိစေရန်ကြေညာချက်**  
 နော်အမ်းထူး ၁၄/မမန(နိုင်)၁၇၀၃၃၁ သည် အမည်ပေါက် ဦးလွင်မိုး ဟန် ၁၂/လကန(နိုင်)၁၃၃၆၄၃ ပိုင်ဆိုင်သော မြောက်ဒဂုံမြို့နယ်၊ မြေတိုင်းရပ်ကွက်(၄၅)၊ မြေကွက်အမှတ်(၇၄၀)ပေါ်တွင်ရှိသော တစ်ထပ်တိုက်အပါအဝင် ငှင်းနှင့်သက်ဆိုင်သော အကျိုးခံစားခွင့်အားလုံးအား အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပြီးအပိုင်ဝယ်ယူစာချုပ်ချုပ်ဆိုရန်အတွက် ကန့်ကွက်မည်သူရှိပါက ၁၀ ရက်အတွင်း အောက်ပါလိပ်စာသို့ လူကိုယ်တိုင် သက်သေအထောက်အထားနှင့်တကွ လာရောက်ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။  
 နော်အမ်းထူး ၁၄/မမန(နိုင်)၁၇၀၃၃၁ အမှတ် ၁၀၊ လေးလွှာ၊ အင်ကြင်းလမ်း၊ သီတာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်

**မြေကွက်များဝယ်လိုသည်**  
 ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒဂုံတောင်မြို့နယ်များရှိ မြေကွက်များ ဝယ်လိုပါသည်။ (ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်ပါ)  
 ဖုန်း-၀၉-၂၆၀၆၆၄၄၈၀၊ ၀၉-၂၆၀၆၆၄၄၉၀

**အများသိစေရန်ကြေညာချက်**  
 ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်-ကလေးမြို့၊ အမှတ်(၁၈)ကလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီသည် ကလေးစက်မှုဇုန်နယ်မြေအတွင်း စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ်လျက် ၃-၂-၂၀၀၄ရက်မှစတင်ကာ စက်မှုလက်မှုလုပ်ငန်းရှင်များသို့ မြေကွက်များချမှတ်ပေးခဲ့ပါသည်။  
 ၂။ အချို့စက်မှုလုပ်ငန်းရှင်များမှာ စက်မှုဇုန်စတင်တည်ထောင်ချိန်၌ မြေကွက်များရယူထားပါသော်လည်း ဆက်လက်၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မရှိသည့်အပြင် မိမိတို့ရယူထားသော မြေကွက်မိုးငွေများကိုအပြေအကျေပေးသွင်းမှုမရှိဘဲ ယနေ့ထိကြေးကျန် (ကြေးကျန်) ကျန်ရှိနေပါသည်။  
 ၃။ အဆိုပါမြေကွက်မိုးငွေကြေးကျန်(ကြေးကျန်)ငွေများကို အမြန်လာရောက်ပေးသွင်းနိုင်ရေးအတွက် ဤကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ၉-၁၀-၂၀၁၄ ရက်(ကြာသပတေးနေ့) မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၆)တွင် အများပြည်သူသိရှိနိုင်ရန်ကြေညာထားပြီးဖြစ်ပါသည်။  
 ၄။ သို့ပါသော်လည်းအချို့စက်မှုလုပ်ငန်းရှင်များမှာ ယနေ့ထက်ထိတိုင် မြေကွက်မိုးငွေကြေးကျန်ငွေများ လာရောက်ပေးသွင်းမှုမရှိဘဲ ပျက်ကွက်နေလျက်ရှိပါသည်။  
 ၅။ သို့ဖြစ်ပါသောကြောင့် ဤကော်မတီ၏ ၂၃-၅-၂၀၁၆ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေကွက်မိုးငွေကြေးကျန်(ကြေးကျန်)ငွေများကို ယခင် ၉-၁၀-၂၀၁၄ရက် မြန်မာ့အလင်းသတင်းစာ ကြေညာချက်ပါအတိုင်း ကလေးစက်မှုဇုန်အတွင်း မှီတင်းနေထိုင်ပြီး လက်ရှိစက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအား မြေကွက်တစ်ကွက်လျှင် တန်ဖိုးငွေကျပ် (၃၂)သိန်း (ကျပ်သုံးဆယ့်နှစ်သိန်းတိတိ/-)နှုန်း၊ စက်မှုဇုန်ပြင်ပနေပြီး မြေကွက်ရယူထားသူများအား မြေကွက်တစ်ကွက်လျှင် ကျပ် (၄၈)သိန်း(ကျပ်လေးဆယ့်ရှစ်သိန်းတိတိ/-)နှုန်းထားများဖြင့် တောင်းခံရန်ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။  
 ၆။ ယနေ့အချိန်အထိတွင် ကလေးစက်မှုဇုန်သည် လျှပ်စစ်စီးရရှိကာ စက်မှုလက်မှုလုပ်ငန်းများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေချိန်တွင် မြေကွက်ရယူထားရှိပြီး မြေကွက်မိုးငွေကြေးကျန်(ကြေးကျန်)ကျန်ရှိနေသူများသည် အထက်အပိုဒ်(၅)ပါနှုန်းထားအတိုင်း ဤကော်မတီရုံးသို့ ၃-၇-၂၀၁၆ရက် ရုံးချိန်အတွင်းနောက်ဆုံးထား၍ မပျက်မကွက်(မပျက်မကွက်)အပြေအကျေလာရောက်ပေးသွင်းရန်အသိပေးကြေညာအပ်ပါသည်။  
 ၇။ မြေကွက်မိုးငွေကြေးကျန်မြေကွက်ပိုင်ရှင်များသည် ဤကော်မတီသို့ ငွေပေးသွင်းခြင်း (သို့မဟုတ်)လာရောက်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ဆက်သွယ်လာခြင်းမရှိသော မြေကွက်များကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းကာ ဤကော်မတီ၏သတ်မှတ်ထားသော ကာလပေါက်များ (တန်ဖိုး)ငွေများကို ပြန်လည်ပေးအမ်း၍ ဤကော်မတီသို့ မြေကွက်လျှောက်ထားလာသော စက်မှုလုပ်ငန်းရှင်သို့ ပြောင်းလဲချမှတ်ပေးမည်ဖြစ်ပါသည်။  
 ၈။ ပျက်ကွက်မှုအတွက်မိမိတာဝန်သာဖြစ်ပါသည်။  
 ကလေးစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အမှတ် (၁၈) ကလေးစက်မှုဇုန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်-ကလေးမြို့

**မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်**  
**သစ်နှင့်သစ်တောထွက်ပစ္စည်းဆိုင်ရာ တိုင်းရင်းသားလုပ်ငန်းရှင်များ၏**  
**အနာဂတ်ခရီးအလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း**  
 မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် သစ်နှင့်သစ်တောထွက်ပစ္စည်းဆိုင်ရာ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အနာဂတ်ခရီးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ အသင်းဝင်လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။  
**ကျင်းပမည့်နေ့ရက်** - ၂၉-၅-၂၀၁၆ ရက် (တနင်္ဂနွေနေ့)  
**ကျင်းပမည့်အချိန်** - မွန်းလွဲ ၂:၀၀ မှ ညနေ ၅:၃၀ နာရီအထိ  
**ကျင်းပမည့်နေရာ** - အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ UMFCCI မင်္ဂလာခန်းမ၊ လမ်းမတော်မြို့နယ်၊ ရန်ကင်းမြို့၊ အလုပ်အမှုဆောင်အဖွဲ့  
**မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်**

**ဝန်ထမ်းအမြန်အလိုရှိသည်**  
 ကွင်းဆင်းတာဝန်ခံအမျိုးသား ၅ ဦး  
 စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။  
 ကုမ္ပဏီမှ နေစရိတ်၊ စားစရိတ်စီစဉ်ပေးမည်။  
**လိုအပ်ချက်များ**  
 စိုက်ပျိုးရေးသိပ္ပံဘွဲ့ရရှိသူ ဦးစားပေးမည်။  
 အခြားဘွဲ့ရရှိပြီးသူဖြစ်ပါက အတွေ့အကြုံရှိသူ ဦးစားပေးမည်။  
 စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်စိတ်ပါဝင်စားသူ ဖြစ်ရမည်။  
 ခရီးဝေးသွားလာနိုင်ရမည်။  
 လူမှုဆက်ဆံရေးကောင်းမွန်၍ စကားပြောပြောပြဖြစ်ရမည်။  
 လျှောက်ထားလိုသူများသည် ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သက်ဆိုင်ရာပညာရေးမိတ္တူ၊ ရပ်ကွက်ထောက်ခံစာနှင့်တကွ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။  
**GREEN FARM DEVELOPMENT CO.,LTD.**  
 ဝင်းအောင်နိုင်ဓာတ်မြေဩဇာရောင်းဝယ်ရေး၊  
 အမှတ်(၈၃)၊ ၈၅လမ်း၊ ၃၁x၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊  
 ဖုန်း-၀၂-၆၀၃၅၇၊ ၀၂-၆၉၇၆၇၊ ၀၉-၇၉၂၃၃၈၈၊ ၀၉-၇၈၈၀၈၈၀၀၁

**ဖောင်းကြွပျောက်** ယာဉ်အမှတ် 3D/1294 ၏ ဖောင်းကြွန်ပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလျှောက်ထားခြင်း လာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။  
**လျှောက်ထားခြင်း** ကညန၊ (ရွာသာကြီး)









Myint & Associates Co., Ltd.


www.myintassociates.com

Mobile Cabins Office, Sleeper & W/C Facility Units
Portable accommodation & secure storage solutions

Complete Service Solutions

We also provide complete service solution and range of services designed to compliment all of your accommodation requirements.

- Class 40A - Evolution Self-Powered Accommodation (2-Rooms, Toilet, Shower & Basin)
Class 40B - Evolution Self-Powered Accommodation (2-Rooms, Toilet, Shower+Basin)
Class 40C - Sleeping Accomodation (4-Rooms, Hall Type)
Class 40D - Mobile Office, Canteen & Changing Rooms 40D (Hall Type)
Class 20A - Mobile Office, Canteen & Changing Rooms 20A (Hall Type)
Class 20B - Toilet & Shower Block (Abulation Unit) 20B (5-Rooms, 3-Toilets + 2-Showers, Basin)



Contact Details: M&A Head Office, Vantage Tower, 623 Pyay Road, Kamayut 11041, Yangon, Myanmar. Tel: +95 1 230 7722 ~ 31. Fax: +95 1 230 7720. email: myint@myintassociates.com. website: www.myintassociates.com. M&A Pale Warehouse, 254 A/B, No.3 Main Road, Pale 3rd Quarter Mingalardon Township, Yangon, Myanmar. Tel: (95-9) 422 470 597. Email: myint@myintassociates.com.mm

ကန့်ကွက်နိုင်ကြောင်း
ယာဉ်အမှတ် ၃၇၅/၇၀၉၅၉
Aguo Wave ယာဉ်လက်ဝယ်ရိုသု
ဒေါ်ဖြူလေးနိုင် ၁၃/တကန(နိုင်)

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
ဒဂုံမြို့သစ်အိမ်ခြံမြေဖွဲ့စည်းရေးကော်မရှင်
အမှတ်(၉၈)မြေကွက်အမှတ်(၂၇၄)မြေကွက်
တည်ထောင်ရေးအမှတ်(၂၇၄)မြေကွက်အပို

ဖောင်းကြွပျောက်
လျှောက်ထားခြင်း
ယာဉ်အမှတ် 51/7597 ၏
ဖောင်းကြွပျောက်ပြား ပျောက်ဆုံး၍
ထုတ်ပေးရန် လျှောက်ထားလာပါ

ဖောင်းကြွပျောက်
လျှောက်ထားခြင်း
ယာဉ်အမှတ် 9G/4323 ၏
ဖောင်းကြွပျောက်ပြားပျောက်ဆုံး၍
ထုတ်ပေးရန် လျှောက်ထားလာပါ

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၁၅၅/၅၅၅၅ Honda
Dream C 100 ယာဉ်လက်ဝယ်ရိုသု
ဦးလင်းအောင် ၁၃/တကန(နိုင်)

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
ဒဂုံမြို့သစ်အိမ်ခြံမြေဖွဲ့စည်းရေးကော်မရှင်
အမှတ်(၉၈)မြေကွက်အမှတ်(၂၇၄)မြေကွက်
တည်ထောင်ရေးအမှတ်(၂၇၄)မြေကွက်အပို

ကန့်ကွက်ရန်ကြော်ငြာ
ရန်ကင်းတိုင်းဒေသကြီး၊ လှိုင်မြို့
နယ်၊ ရတနာမူနီအိမ်ရာရှိ တိုက်
အမှတ် ၇၊ အခန်းအမှတ် ၃၀၇ ကို

အမည်ပြောင်း
တောင်ကြီးမြို့၊ အလက(၄)၊
တတိယတန်း(က)အောင်မှ မအိ(၆)
သီရိဇောင်အား ယနေ့မှစ၍ မဖြေ
သက်ခင်ဟု ပြောင်းလဲအောင်ပြုရန်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
ဒဂုံမြို့သစ်အိမ်ခြံမြေဖွဲ့စည်းရေးကော်မရှင်
အမှတ်(၉၈)မြေကွက်အမှတ်(၂၇၄)မြေကွက်
တည်ထောင်ရေးအမှတ်(၂၇၄)မြေကွက်အပို

တစ်ဦးတည်းဖြစ်ကြောင်း
ကျင်းတုံတက္ကသိုလ်၊ စိတ်ပညာ၊
၄၀-၂၀၂၃)မှ မရွယ်ရှိစီမံခန့်ခွဲရေး
ဦးစားဦးစီးဌာန ဦးစိုးထိန်းခါးမှာ

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၁၈၅/၆၈၇၂၆ ယာဉ်
လက်ဝယ်ရိုသု ဦးစောနိုင်ဦး ၁၀/
တကန(နိုင်)၁၃၂၅၅၅ က (ကမ-၃) ပျောက်

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၄၅၅/၇၇၇၅၅ Jialing
90 ဖော်တော်ဆိုင်ကယ် ယာဉ်လက်ဝယ်
ရိုသု ဒေါ်အေးလှိုင် ၈/တကန(နိုင်)၁၃၂၅၅၅

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၂၅၅/၆၀၃၅ Honda
Wave MLH 3 A ယာဉ်လက်ဝယ်ရိုသု
ဦးစောလင်း ၁၃/တကန(နိုင်)၁၃၅၅၅၅

ဦးတင်ဦး ၁၂/မကတ(နိုင်)၀၄၀၉၇၇ နှင့်
အများသိစေရန်ကြေညာခြင်း
၁။ ကျွန်ုပ်တို့ ဒေါ်သန္တာနှင့် ၁၂/သယက(နိုင်)၀၄၀၉၇၇ ၏ ဖခင် ဦးတင်

အမည်ပြောင်း
ပင်လောင်းမြို့နယ်၊ တီကွန်ကျေး
ရွာနေ ဦးဆန်းဝင်းဖောင် ၁၃/လကန
(နိုင်)၀၀၀၉၈၈ နှင့် ဒေါ်ခင်မာထွေး

ပြင်းချက်ထုတ်ရန်သမ္မန်စာ
(တရားမကျင့်ထုံး ကိုဓဉပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀)
ရန်ကင်းအနောက်ပိုင်းခရိုင်တရားရုံး၌
၂၀၁၆ ခုနှစ် တရားမကြီးအမှုအမှတ်-၅၄

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၂၅၅/၆၀၃၅ Honda
Dream 125 ယာဉ်လက်ဝယ်ရိုသု
ဦးစောနိုင်ဦး ၁၀/တကန(နိုင်)၁၃၂၅၅၅

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၂၅၅/၆၀၃၅ Honda
Wave MLH 3 A ယာဉ်လက်ဝယ်ရိုသု
ဦးစောလင်း ၁၃/တကန(နိုင်)၁၃၅၅၅၅

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၁၇၅/၂၅၅၅၅ တာ
ဒိုင်းမွန်း Myanmar MM. 110 ယာဉ်
လက်ဝယ်ရိုသု ဒေါ်အေးအောင် ၈/
တကန(နိုင်)၀၀၂၅၅၅ က (ကမ-၃)

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၁၇၅/၂၅၅၅၅ တာ
ဒိုင်းမွန်း Myanmar MM. 110 ယာဉ်
လက်ဝယ်ရိုသု ဒေါ်အေးအောင် ၈/
တကန(နိုင်)၀၀၂၅၅၅ က (ကမ-၃)

ဦးတင်ဦးအား ပေးအပ်ခဲ့ပါသည်။
(၆-၆-၂၀၁၂)ရက်နေ့တွင် ပြုလုပ်သော အိမ်ခြံမြေအရောင်းအဝယ်
သဘောတူစာချုပ် မှာ ဟန်ဆောင်ချုပ်ဆိုခြင်းပါရှိကြောင်း၊ အမှန်အကန်

ပျောက်ဆုံးကြောင်း
ကျွန်တော် ဦးဦးကျော်အောင်
၉/အစ(နိုင်)၀၁၃၇၀၀ ၏ နိုင်ငံကူး
လက်မှတ် MA-921390 မှာ ခရီး

ပြင်းချက်ထုတ်ရန်သမ္မန်စာ
(တရားမကျင့်ထုံး ကိုဓဉပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀)
ရန်ကင်းအနောက်ပိုင်းခရိုင်တရားရုံး၌
၂၀၁၆ ခုနှစ် တရားမကြီးအမှုအမှတ်-၅၄

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၁၃၅/၆၀၃၅ Honda
Dream 125 ယာဉ်လက်ဝယ်ရိုသု
ဦးစောလင်းထိုက် ၁၀/တကန(နိုင်)၁၃၂၅၅၅

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၁၇၅/၂၅၅၅၅ တာ
ဒိုင်းမွန်း Myanmar MM. 110 ယာဉ်
လက်ဝယ်ရိုသု ဒေါ်အေးအောင် ၈/
တကန(နိုင်)၀၀၂၅၅၅ က (ကမ-၃)

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၁၇၅/၂၅၅၅၅ တာ
ဒိုင်းမွန်း Myanmar MM. 110 ယာဉ်
လက်ဝယ်ရိုသု ဒေါ်အေးအောင် ၈/
တကန(နိုင်)၀၀၂၅၅၅ က (ကမ-၃)

ဦးတင်ဦးအား ပေးအပ်ခဲ့ပါသည်။
(၆-၆-၂၀၁၂)ရက်နေ့တွင် ပြုလုပ်သော အိမ်ခြံမြေအရောင်းအဝယ်
သဘောတူစာချုပ် မှာ ဟန်ဆောင်ချုပ်ဆိုခြင်းပါရှိကြောင်း၊ အမှန်အကန်

ဦးတင်ဦးအား ပေးအပ်ခဲ့ပါသည်။
(၆-၆-၂၀၁၂)ရက်နေ့တွင် ပြုလုပ်သော အိမ်ခြံမြေအရောင်းအဝယ်
သဘောတူစာချုပ် မှာ ဟန်ဆောင်ချုပ်ဆိုခြင်းပါရှိကြောင်း၊ အမှန်အကန်

ဖောင်းကြွပျောက်
လျှောက်ထားခြင်း
ယာဉ်အမှတ် 3G/4782 ၏
ဖောင်းကြွပျောက်ပြား ပျောက်ဆုံး၍
ထုတ်ပေးရန် လျှောက်ထားလာပါ

ပြင်းချက်ထုတ်ရန်သမ္မန်စာ
(တရားမကျင့်ထုံး ကိုဓဉပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀)
ရန်ကင်းအနောက်ပိုင်းခရိုင်တရားရုံး၌
၂၀၁၆ ခုနှစ် တရားမကြီးအမှုအမှတ်-၅၄

ယာဉ်ပိုက်စနစ်အစီအစဉ်ပြုလုပ်ရေးကြော်ငြာ
ယာဉ်အမှတ် ၁၃၅/၆၀၃၅ Honda
Dream 125 ယာဉ်လက်ဝယ်ရိုသု
ဦးစောလင်းထိုက် ၁၀/တကန(နိုင်)၁၃၂၅၅၅

ကန့်ကွက်နိုင်ပါသည်
ယာဉ်အမှတ် ၁၇၅/၂၅၅၅၅ တာ
ဒိုင်းမွန်း Myanmar MM. 110 ယာဉ်
လက်ဝယ်ရိုသု ဒေါ်အေးအောင် ၈/
တကန(နိုင်)၀၀၂၅၅၅ က (ကမ-၃)

ဖောင်းကြွပျောက်
လျှောက်ထားခြင်း
ယာဉ်အမှတ် 41/8419 ၏
ဖောင်းကြွပျောက်ပြား ပျောက်ဆုံး၍
ထုတ်ပေးရန် လျှောက်ထားလာပါ

ဦးတင်ဦးအား ပေးအပ်ခဲ့ပါသည်။
(၆-၆-၂၀၁၂)ရက်နေ့တွင် ပြုလုပ်သော အိမ်ခြံမြေအရောင်းအဝယ်
သဘောတူစာချုပ် မှာ ဟန်ဆောင်ချုပ်ဆိုခြင်းပါရှိကြောင်း၊ အမှန်အကန်

ဦးတင်ဦးအား ပေးအပ်ခဲ့ပါသည်။
(၆-၆-၂၀၁၂)ရက်နေ့တွင် ပြုလုပ်သော အိမ်ခြံမြေအရောင်းအဝယ်
သဘောတူစာချုပ် မှာ ဟန်ဆောင်ချုပ်ဆိုခြင်းပါရှိကြောင်း၊ အမှန်အကန်









# ပြည်သူ့အတွက် ပထမ ရက် ၁၀၀

## ရပ်ရွာအခြေပြုခြင်းဖြင့် လူမှုစီးပွားဘဝများ မြင့်မားလာမည့် ခရီးသွားကဏ္ဍ၏ ရက်ပေါင်း ၁၀၀

သတင်းဆောင်းပါး-ခင်ရတနာ ၈၁-၁၆၊ ၁၇



# အိန္ဒိယသို့ ကွမ်းသီးများ ရိုခေါဒါရ်နယ်စပ်မှ တင်ပို့ဖြတ်ကျော်မှုများလာ

နေစု(ချင်းရိုးမ)

ရိုခေါဒါရ် မေ ၂၆  
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိုခေါဒါရ် မြို့နယ်စပ်တွင် ယခုကာလအတွင်း အိန္ဒိယနိုင်ငံသို့တင်ပို့သည့် ကွမ်းသီးများ တင်ပို့ကျော်ဖြတ်မှုများပြားကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံ အိန္ဒိယကိုတင်ပို့တဲ့ ကွမ်းသီးတွေဟာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကနေ တင်ပို့လာတာဖြစ်ပြီး အဲဒီကွမ်းသီးတွေကို အိန္ဒိယနိုင်ငံ နယူးဒေလီနဲ့ ကာလကတ္တားအထိ တင်ပို့သွားတာဖြစ်တယ်။ ကွမ်းသီးတွေတင်ပို့တဲ့နေရာမှာ ကုန်သည်တွေရဲ့ကိုယ်စားလှယ် ၂၀ လောက် ကျွန်တော်တို့ ရိုခေါဒါရ်မြို့မှာ ရှိနေကြတယ်” ဟု ကွမ်းသီးတင်ပို့မှုလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

အဆိုပါကွမ်းသီးများသည် အမျိုးအစားအဆင့်ဆင့်ရှိပြီး အမျိုးအစားအလိုက် ဈေးနှုန်းကွာဟမှုများ ရှိကြောင်း၊ ရိုခေါဒါရ်ဒေသအနေဖြင့် ကွမ်းသီးအနည်းငယ် ရောင်းဝယ်မှုပြုလုပ်ရာတွင် တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီးငွေ ၁၅၀ မှ ၂၀၀ အထိ ပေးဝယ်ရကြောင်း၊

စာမျက်နှာ ၅ ကော်လံ ၁



## ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တစ်စင်း နစ်မြုပ်

ကနီ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းကျေးရွာအုပ်စု အထက်ကင်းကျေးရွာနှင့် ယင်းကျေးရွာအကြားတွင် မေ ၂၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ခြောက်လုံးထိုး ကုန်တင်အမြန်ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်မှာ မုံရွာမြို့မှ ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာသို့ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော ဒီဗယ်ဆီ ပီပါအလုံး ၄၀၀ ခန့်တင်ဆောင်၍ ယာဉ်မောင်း ယာဉ်ပိုင်ရှင် ဦးကျော်သူ (၄၂၁၆) ရေယာဉ်လုပ်ငန်း ဝွေကြီးရပ်ကွက် မုံရွာမြို့နေသူ ကိုယ်တိုင် တက်မကိုင်မောင်းနှင်လာသော ခြောက်လုံးထိုး ကုန်တင် အမြန်ရေယာဉ်မှာ ကနီမြို့နယ် ကင်းကျေးရွာအုပ်စု အထက်ကင်းကျေးရွာနှင့် ယင်းကျေးရွာအကြားတွင် သပြေပင်ဝှေ့ကို ဆန်တက်နေစဉ် စက်လှေမှာ ဘယ်ဘက်သို့ တိမ်းစောင်းပြီး ခန့်မှန်းမြေပုံညွှန်း FA- 732230 အနီးတွင် နစ်မြုပ်ခဲ့ပြီး စက်လှေမှာ စတင်နစ်မြုပ်နေရာ၏ အောက်ဘက် ပေ ၁၅၀၀ ခန့်အကွာတွင် စက်လှေဦးပိုင်း နှစ်ပေခန့် ရေပေါ်၌ပေါ်လျက် နစ်မြုပ်နေကြောင်း သိရသည်။

စက်လှေနစ်မြုပ်ရာသို့ ကင်းကျေးရွာ ရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ဝင်မနားနယ်မြေစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင် တို့အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး စာမျက်နှာ ၅ ကော်လံ ၃

# မြန်မာလက်ရွေးစင်အသင်းနှင့် မလေးရှားအသင်း မေ ၂၈ ရက် ခြေစမ်းမည်



မေ ၂၆ ရက်က မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေစဉ်

သတင်း-ညိုမြတ်သော်တာ၊ ဓာတ်ပုံ-ဦးသော်စင်

ရန်ကုန် မေ ၂၆

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့မှာ မေ ၂၈ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး မလေးရှားအသင်းနှင့် ခြေစမ်းပွဲမှာ ပြင်ဆင်မှုများထဲမှ တစ်ခုဖြစ်နေသည်။ မြန်မာအသင်းသည် ဇွန်လဆန်းပိုင်းတွင် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မလေးရှားအသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။ မလေးရှား လက်ရွေးစင်အသင်းမှာလည်း ဇွန်လဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည့် ဝီမောအသင်းနှင့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ play-off အဆင့်အတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲလောရောက်ကစားခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့မှာ တစ်နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့ခြင်းမှာ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲဖြစ်ကာ ထိုစဉ်က ဂိုးမရှိ သရေကျခဲ့သည်။ အဆိုပါ ခြေစမ်းပွဲအတွက် ကြိုတင်လက်မှတ်များကို မေ ၂၇ ရက် (ယနေ့) တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် စာမျက်နှာ ၁၄ ကော်လံ ၃

ဝင်းယူနတီရီဆော့ ဟိုတယ်(မုံရွာမြို့) တွင် အခန်း(၁)ခန်းကို ကျပ် ၂၅,၀၀၀၊ ကျပ် ၃၀,၀၀၀ မှ စပြီး နံနက်စာ ဘူဖေး(Breakfast) အပါအဝင် သင့်တင့်သော ဈေးနှုန်းမျိုးစုံတို့ဖြင့် လာရောက်တည်းခိုနိုင်ပါသည်။

**Win Unity Reosrt Hotel (Monywa)**  
Bogyoke Road, Yone Gyi Quarter, Kantharyar, Monywa Township, Sagaing Division, Myanmar.  
Tel & Fax: 95-71-22438, 22013, 23225, 23226

**Sales & Reservation Office (Yangon)**  
C(1), Ground Floor, Thirimingalar Garden House, Strand Road, Ahlone Township, Yangon, Myanmar.  
Tel : 95-1-227389, 228448, 226755  
Fax : 95-1-211932  
Email : winunity.monywa@gmail.com  
Website : www.winunityhotels.com

**Win Unity Hotel (Pyin Oo Lwin)**  
8(B/3), Nandar Road, Quarter 6, Pyin Oo Lwin (Near Kandawgyi Garden) Mandalay Division, Myanmar.  
Tel : 95-85-23079, 23080, 22775  
Fax : 95-85-22775